


အနာဂတ်တင်ရှုံး

ပြည့်ဆောင်ရွက်သူ့ရေးဦး

# အနာဂတ်ဝင်ကျော်မြို့



နမူနာ တာသုတေသနတော်ဘဏ်  
သမ္မာသမ္မာစွဲသု  
မြတ်စွာဘုရား ဖျားခိုးတော်မူးစွဲး

ညထွေမော မေတ္တာယျာရှာမော၊ ပုသေသနဒီကောသလောစ၊  
အသိဘူဒီယသောနိစ၊ စဏ္ဍာနိစသုတော တောအေယျ မြာဟွာဇော်၊  
နာဌာဂိရိ ပလ္လလေယော၊ ဗောဓိသတ္တာ အနှုက္ခာမေနာ။ သမ္မာစွဲးလာနှုန်း  
အနာဂတ်။

ညထွေမော၊ မြတ်စွာထသော။ မေတ္တာယျာစ၊ အရိပေတ္တာ  
ယျ အမည်ရှိတော်မူသော ဘုရားရှင်းရှင်း။ ရာမောစ၊ ရာမမင်းရှင်း။  
ပသေသနဒီကောသလောစ၊ ပသေသနဒီကောသလမင်းရှင်း။ အဘိဘူစ၊  
အဘိဘူနတ်မင်းရှင်း။ ဒီယသောနိစ၊ ဒီယသောနိ အမည်ရှိသော  
အသုရိန်နတ်မင်းရှင်း။ စဏ္ဍာနိစ၊ စဏ္ဍာနိပုဏ္ဏားရှင်း။ သုသောစ၊ တော  
အေယျပုဏ္ဏားရှင်း။ နာဌာဂိရိစ၊ နာဌာဂိရိဆင်ရှင်း။ ပင်လေယောစ၊  
ပလ္လလေယောင်ရှင်း။ ကြူမေဒသာ၊ ကြုတ်စံကျိုပ်ကုန်သော။ ဗောဓိသတ္တာ  
ဘုရားလောင်းတို့သည်။ အနှုက္ခာမေနာ၊ အစဉ်သဖြင့်။ အနာဂတ်  
နှောင်လာလတ္တာသောအခါ်။ သမ္မာစွဲး၊ သစ္စာလေးပါးတရားကို။

လသံနှီးကြောက်နှုန်း။ လူတို့ ဤသံနှီး ပျောကာသို့ ပျောဒီတ်ထားတော်မူ၏။  
 အစိတ်မင်းသား လူနှစ်တွေတ်တင် အရှင်ပြုတ်လှု ဂေါတမသည်  
 ရဟန်းပြုစန်း။ ဘုရားဖြစ်တော်မူ၏ ရာဇ္ဈိုဗ်ပြည့် ဝေါ်ဝန်  
 ကျောင်းတော်၌ နေတော်မူသောအခါ အကောကသတ်မင်းအားစွဲ၍  
 ထိမင်း၏မိပုရား ကုန်ဒေဝိုက်ဝါး၌ ပဋိသန္တနောက် ဆယ်လစွဲလျှင်  
 ဖျား၏။ ထိသံတို့သားအား အစိတ်ဟူသောအမည်ကို မှည့်ကြောက်နှုန်း။  
 ထိအစိတ်မင်းသားကား အခြားအရုံမင်းသားတီးရာနှင့် ပြည့်စုံ၏။ တစ်ဆယ့်  
 ကြောက်နှစ်ကြောက်လုတ်သော် ခမည်းတော် အကောကသတ်မင်းကြိုသည်  
 ပြတ်စွာဘုရားအမွှတ်တို့ ခံပါဆို၍ ပင်းသားတီးရာရုံလျက် အထူးထူး  
 သော ဆွမ်းစသော အဖျော်ယမကာတို့ဖြင့်လည်းကောင်း၊ ပုဆိုးစသော  
 လျှော်ယုံဝါးတို့ကို များစွာဆောင်ခဲ့စေ၍ ဝေါ်ဝန်ကျောင်းတော်သို့  
 သွားသောခန်းကို တန်ဆောဆင်စေပြီးမူ ရထား၊ မြင်း၊ ဆင်၊ ခြေသည်၊  
 အမတ်၊ သူငြေး၊ ပုလွှား၊ ခြေရုံလျက် အစိတ်မင်းသားကိုခေါ်၍ ဝေါ်ဝန်  
 ကျောင်းတော်သို့ သွားလေ၏။ ဘုရားရှင်အထံတော်၌ ရဟန်းပြု၍  
 အစိတ်မင်းသားကား တည်ကြည်ပြုး၊ ပညာ အစရိတ်သော ကျေးဇူးဂုဏ်  
 နှင့် ပြည့်စုံသည်ဖြစ်၍ အစိတ်မထောင်ဟု ထင်ရှားစွာဖြစ်၏။ မြတ်စွာ  
 ဘုရားကား အစိတ်မထောင်ကို ခေါ်တော်မူလေ၍ ရာဇ္ဈိုဗ်ပြည့်မှ  
 ကပါလဝတ်ပြည့်သို့ ကြတော်မူလေ၍ နိဂုံးရာရုံကျောင်း၌ နေတော်  
 မူ၏။

ပစ္စာပတီဂါတ္တိ ထိသို့နေတော်မူသောအခါ ပစ္စာပတီဂါတ္တိ  
 ဓရာသက်န်းရှုက်စန်း။ သည် ဘုရားသော်အား ရွှေသက်န်း ကျိုလျှား  
 ချင်သော နှလုံသွှေ့ ကြည့်ညီစာရိုက်။ နိလှုစွာသော ရွှေတို့ပြုး ရွှေဖျဉ်း

တိုကိုလုပ်စေ၍ ရွှေမှန်ဖြင့် ပြောကိုရော၍ ရွှေဖျော်းတို့ပြုဖြေးမှ ၁၈၁  
 ပတိရောက်တိအား ဝါဒ္ဓကိုလက်နှင့်ကိုင်၍ ရွှေပါပင် ပေါက်ပါစေသားဟု  
 အတိနှာန်သွားပြုသဖြင့် ရွှေဖျော်းတို့စိုက်ရှု ရွှေပါပင်ပေါက်လေ၏။  
 အပွင့်ကား မဟာလျေကားပွင့်နှင့်တူ၏။ အသီးကား မြှုအဆင်းနှင့်တူ၏။  
 ပဘပတိရောက်တိအား ဝါပင်ပေါက်လေသံုံး မိမိလက်ဖြင့်ကောက်၍  
 ရွှေလင်ပန်း၌ ထည့် လျေက် မိမိလက်ဖြင့်ပင် ဖန်ရှုကြိတ်၏။ စွဲ့ပြု၍ထွေ့  
 လိုပ်၏။ သိမ်းမွှေ့လှုစွာသော ချဉ်ကိုဝင့်၍ သိမ်းမွှေ့လှုစွာသော ရက်ကာန်း  
 သည်ကိုခေါ်၍ ထုမ္ပုံးအဖျော်စသော ပျားတင်လဲထောပတ်တို့ကို  
 စားစေ၏။ အဝတ်တန်ဆာဆင်ပြင်၍ ရက်ကာန်းရေပိကို နှုန်းမျိုး ကြုံ  
 လှအကြပ်ကို မြှုစွာထား၍ရက်စေသံုံး ပုဆိုးတစ်ထည်ပြီး၏။ အလျား  
 ကား တစ်ဆယ့်လေးတောင်၊ အနုံကား ခုနှစ်တောင်၊ ရွှေကိုခတ်သက္ကာ  
 သို့ရှိ၏။ တစ်ထည်သည်လည်း ၄၇းနည်း၊ ထိုပုဆိုးတစ်စုံကို ပတ္တုမြှား  
 ကြော်တွင်ထည်၍ ပန်းနှုန်းအတိအခိုး အမွှေး များစွာလက်စွဲလျေက်  
 ရွှေသက်န်းထည်သော ပတ္တုမြှားကြော်ကို မိမိခေါင်းထားရွှေက်၍ ဆွဲမီးစ  
 သော များစွာသောလျှော့ဖွယ်ဗြှုံးကိုစောင်၍ တမ်းခွန် ပန်းနှုန်းလက်စွဲ  
 လျေက် သာကိုဝင်မင်းသေား ပင်းသမီးတီးရာခြံးလျေက် နိုံးတရုံးကြော်  
 တော်သို့သွားလေသံုံး ဘုရားရှင်လည်း ကြွယ်များအပေါင်းခြံးလျေက်  
 ထွော်သော လပြည့်ဝန်းကဲ့သို့ သံယာတော်အပေါင်းခြံးလျေက် ရောင်  
 ခြည်တော်ကြောက်ပါးကိုလွှာတ်၍ ရွှေသလွန်ထော်ထက် နေတော်မှနှင့်၎ုံး  
 ဝှုံသက်န်းကျော်လျှော့မြှား မိမိထွော်ရောက်ပါးကိုမြင်၍ ပို့ဆိုတော်  
 ပန်းမဝေးသောအရပ်၍ ဝါးပါးသောရှိခိုးမြင်းဖြင့် ရှိရှိရှုနေ၏။ ကိုပ်တော်  
 ၏ တင့်တယ်ခြင်းကိုမြင်၍ ပတ္တုမြှားကြော်ကိုဖွင့်လျေက် တစ်စုံသော

ရွှေသက်နှင့်ကိုကိုယ်လျှက် နားတော်လျှောက်၏။ ဘုန်းတော်ကြောက်ပါးနှင့်  
ပြည့်စုံတော်မှုသော မြတ်စွာဘုရား ... အကျိုးပိုသည် ဘုရားရှင်ကိုယ်၏  
အကျိုးပိုလက်ဖြင့် စင်ကြယ်စွာ ရက်လုပ်ရသော ဤသက်နှင့်  
အကျိုးပိုအား သနားသပြိုင်း ခဲ့ပါ၍ တော်မှုပါဟု တောင်းပန်၏။ တစ်ထည်  
ကို မြတ်စွာဘုရားခံယူတော်မှုတဲ့။ တစ်ထည်ကို သံယာအားလျှော့ဟု  
ပိုန့်တော်မှုတဲ့။ ပိုထွေးတော်လည်း မြတ်စွာဘုရား စကားတော်ကိုဝန်ခံ၍  
ရွှေသက်နှင့်တစ်ထည်ကို သံယာအား ကပ်လေသော ရှစ်ကျိုးပိုသော  
မဟာထေရ်တို့သည်လည်းကောင်း၊ တစ်ပါးသော ရဟန်းတို့သည်  
လည်းကောင်း မခံပုံကုန်။

ထိုရောအခါ မေတ္တာယျဘုရားအလောင်းဖြစ်သော အမိတ  
မထောက်ကား ရဟန်းများအလယ်၍နေလျက်ကြော်၏။ ဘုရားမြတ်စွာကား  
ပိုထွေးတော်၏အကျိုးကို များစေလိုသည်ဖြစ်၍ ပိုန့်တော်မှုသည်ဟု  
နှုတ်းသွင်း၍ ဘုရားအလောင်းတော်ဖြစ်သော ယောက်ကျားမြတ်ကား  
ပကြောက်မရှုံး ခြေသံ့မင်းကဲ့သို့ ရွှေအဆင်းနှင့်တူသော ပုဆိုးကို ခံလေ  
၏။ ထိုရောအခါ ရဟန်းပရိတ်သတ် တို့မှာ အုတ်အုတ်ကျွောက်ကျွောက်သော  
အသံသည် ဖြစ်လတ်၍ ရှစ်ကျိုးပိုသောမထေရ်တို့သည်လည်းကောင်း၊  
တစ်ပါးသောရဟန်း တို့သည်လည်းကောင်း မခံပုံသော ရွှေသက်နှင့်ကို  
တစ်ယောက်သော အညာတြော်ရဟန်းခံလေ၏ဟု ကဲ့ရဲ့သောစကားကို  
သောသောညံ့ဆိုကြကုန်၏။ ထိုစကားကို ဘုရားရှင်ကြေားတော်မှု၌  
ပရိတ်သတ်အပေါင်းတို့ကို ကြည့်တော်မှုမြှုပြုကြည့်၏။ ခပ်သီမ်းသော  
သူတို့၏ယုံမှားခြင်းကို ဖွောက်ပေအံ့ဟု ချစ်သားရဟန်းတို့ ဤရဟန်းကို  
အညာတြော်စကားဖြင့် မဆိုကြလေ့။ ဤရဟန်းသည် သာမည့်မဟုတ်ပေ။  
ဘုရားအလောင်းပေါ်တည်း။ ပါရမိဘယ်ပါးကိုဖြည့်သော သူမြတ်ပေ

တည်။ တိမ်ဖုံးသောနေကဲသို့၊ ပြာလွှမ်းသောမီးကဲသို့၊ ပန္တသုဇ္ဈိုဂ္ဂနှင့်  
ပြည့်စုံသည်ဖြစ်၍ နောင်သောအခါ မေတ္တာယျာဘုရားဖြစ်လတ္ထာ  
ပိန့်တော်မူပေါ်။

အခိုက်မောင်သပိတ် ထိုရောအခါက ဘုရားရှင်ကားအာနနှာ  
ဟူခဲ့ပြီး ဆူဝတ္ထာင်းစန်း ကိုခေါ်တော်မူ၍ ကျောက်သပိတ်ကိုယူခဲ့ဟု  
ပိန့်တော်မူ၏။ ညီတော်အာနနှာလည်း နတ်သားလေးယောက်လျှော့သော  
အနားလေးရှစ်ရှိသော ပြုကျောက်သပိတ်ကိုယူခဲ့၍ မြှုသပိတ်ကိုကျပ်လေ  
၏။ ဘုရားရှင်လည်း လက်ဝါးပေါ်တွင်တင်၍ ကောင်းကောင်သို့  
လွှတ်တော်မူလိုက်၏။ အတိုင်းပသီသော စကြေဝါးတိုက်ကိုလွှမ်း၍  
သွားလေသော ရှုစ်ကျိုပ်သောမထောက်တို့သည် လည်းကောင်း၊ ထိုမှ  
တစ်ပါးသော ရဟန်းတို့ယည်လည်းကောင်း ရွှေတိုက် သောသပိတ်ကို  
ယူချေဟု စေတော်မူ၏။ တစ်ယောက်သောလျှော့ ယူဇော်အနဲ့သာနှာ  
မတတ်နိုင်သော အခိုက်မထောက်တို့ခေါ်မူ၍ ငါလွှတ်လိုက်သော  
သပိတ်ကိုယူချေလော့ဟု စေတော်မူ၏။ အခိုက်မထောက်လည်း ဝန်ခံ၍  
ရောက်စလေ၏။ ထိုရောအခါ အခိုက်မထောက်ကား ပိမိရောသာရွှေပြုဌးကို  
ဘုရားရှင်နေတော်မူသော ညောင်စောင်းထက်၍ မိတာန်ကြက်၍လျှော့၏။  
လျှော့ပြီးသောကာလ ဆုဝောင်း၏။

အကျွန်းပို့ကား မြတ်စွာဘုရားကို မိတာန်ကြက်၍ လျှော့သော  
အကျိုးအားဖြင့် အကျွန်းပို့ဘုရားဖြစ်သောအခါ၌ ရတနာခုနှစ်ပါးဖြင့်  
ပြီးသော ခွေပန်းဆိုင်း၊ ငွေပံ့န်းဆိုင်း၊ သွှေ့ပန်းဆိုင်း၊ ပုလဲပန်းဆိုင်း  
တို့ဖြင့်ပြီးသည်၍ တန်ဆောင်လျက် တစ်ဆယ့်နှစ် ယူဇော်ရှိသော  
ဆန်းကြယ်တင့်တယ်စွာသော မိတာန်သည် ဖြစ်စေသတည်းဟု

ဆုတေသန်းပြီးသော် တာင့်အပ်သောအရပ်၏ ဘုရားရှင်ကို ဝါးပါးစေသာ  
ရိုခိုးခြင်းဖြင့် ရိုခိုး၍ နေ၏။ ဘုရားရှင်လည်း ပြီးတော်မူ၏။ ထို့ရောအခါ  
တရားသာဏ္ဍားဖြစ်သော အာနန္ဒာမထောက်သည် နေရာမှထွေ၍ ရိုခိုးလျက်  
ပြီးတော်မူသောအကြောင်းကို အကျိန်ပ်အား ဟောတော်မူပါလော့ဟု  
ဆောင်းပန်လေ၏။ ပြတ်စွာဘုရားရှင်ကား နံသာမှန်ထည့်သော ရွှေ  
ကျတ်ကိုဖွံ့ဖြိုးသို့သော့ ပရီသတ်အဆုံးတိုင်အောင် ကြားစေလျက်  
အာနန္ဒာအမိတ်မည်သော ရဟန်းသည် ဤဘဒ္ဒက္ခာများပ် အရိပေတွေ  
ယူဘုရားဖြစ်လတ္တုသတည်းဟု ဗျာဒီတ်ထားတော်မူ၍ အရဟာတွေဖို့လိုကို  
ထို့တော်မူလေ၏။ အရဟာတွေဖို့လိုမှ ထေတော်မူသော ထို့ရောအခါ  
တရားစစ်သူကိုးဖြစ်သော သာရိပုတ္တရာမထောက်သည် ရဟန်းတို့အလို  
ကိုထို၍ လက်အုပ်ချို့ကာရိုခိုးဝျှက် နားတော်လျောက်၏။ အမိတ်ရဟန်း  
ကား အသယ်နို့ရောအခါ၍ အသယ်သို့သောအခြင်းအရာဖြင့် ဂမဇ္ဈာယျ  
ဘုရားဖြစ်လတ္တုနည်း၊ အကျိန်ပ်အား သနားခြင်းတို့၏၍ ဟောတော်  
မူပါဟု ထောင်းပန်လျောက်ထံဝေး၏။

မြတ်စွာဖုန်းသည် ရှင်သာရိလဲအောက်  
အားအနာဂတ်ဝင်ကျမ်းကို ပော်လတ်မှု  
ပြုအနာဂတ်ဝင်ကျမ်းကို ပော်လတ်မှု၊  
အဘယ်ချို့သောအခါး ဖြစ်လတ္ထားလို့  
ဝါဘာရားပရီနို့မွာနှစ်လွန်၍ ကာလကြာသော်  
ကျယ်လတ္ထား၊ ငါးပါးသောကျယ်ခြင်းဟုသော  
ခေတ်ကျယ်ခြင်း၊ (၂) မင်္ဂလာလ်ကျယ်ခြင်း၊  
ပရီယော် ပိဋကတ်သုံးပုံကျယ်ခြင်း၊ (၃)  
တော်း။

ଭୁର୍ଗରୁକାରୁଧାଃ ଯନ୍ତ୍ର  
 ଶୁଣି ଯାହାରୀ ପୁଣ୍ୟରୂପାଃ  
 ଏତ୍ୟେ ଯୁଵାରୁଧାଃ ଯନ୍ତ୍ର  
 ଶୁଣି ଯାହାଃ ଯାରୀ ପୁଣ୍ୟରୂପା  
 ହିଃ ଯୋହାଙ୍ଗୁଚ୍ଛିତ୍ରିନିଃ ପ୍ରଦିଲ  
 ହାଃ (c) ପଦ୍ମିଯକ୍ଷିତି  
 ଏକୁଦ୍ଧିଙ୍ଗୁଚ୍ଛିତ୍ରିନିଃ (d)  
 କୁଚ୍ଛିତ୍ରିନିଃ ଜ୍ଞାନିଃ ପିଃ

ပဋိသုတ္တီဒါလေးပါးနှင့်ပြည့်စုံသော ချို့သား သာရိပုတ္တရာ ပါ  
ရဟန္တာခေတ်ကွယ်ခြင်း ဘုရားလွန်၍ အနှစ်တစ်ထောင်ရှုလေ  
သော် ပဋိသုတ္တီဒါလေးပါးနှင့်ပြည့်စုံသော ရဟန္တာအဖြစ်ကို ရလတ္တာ  
သတည်။

မဟိုလ်ကွယ်ခြင်း။ ထိုနောက်သောအခါ သောတာပတ္တိဖို့လို  
သကာဒါဂါမိဖို့လ်၊ အနာဂတ်ဖို့လ်ကိုသာ ရနိုင်လတ္တာသတည်။

အကျင့်ကွယ်ခြင်း။ ထိုနောက် အဆုံးစွဲနှင့်သော ပါရာစိကကိုသာ  
စောင့်လတ္တာ ပါရာစိကစောင့်သောရဟန်းတို့ကာလျှော့လည်း အနှစ်  
တစ်ထောင်တည်လေ၏။ ထိုရောအခါ အဆုံးစွဲနှင့်သော ရဟန်းတစ်ပါး  
သည် သီးတင်ပျက်ခြင်း၊ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ ဤကား  
အကျင့်ကွယ်သည်မည်၏။

ပရိယတ္တီကွယ်ခြင်း။ ပရိယတ္တီကွယ်ခြင်းဟူသည်ကား တရ္စာရွေ့  
ကြာလေသော် အမျိုးယုတ်သောမင်းတို့သည် တရားမစောင့်လတ္တာ  
မင်းမစောင့်လတ်သော်၊ အမတ်စစ်သူကြီးမစောင့်လတ်၊ အမတ်  
စစ်သူကြီးမစောင့်လတ်သော်၊ ပြည်သူနိဂုဏ်းသူတို့ မစောင့်လတ္တာ  
ထိုအခါတွင် မိုးကောင်းစွာမရွှာ၊ မရွှာလတ်သော် ကောက်ပဲ မကောင်း  
လတ္တာ၊ ကောက်ပဲမကောင်းသော် ဒါယကာတို့လည်း ပစ္စည်းလှူအုံသော  
ငှာမတတ်နိုင်၊ မတတ်နိုင်သော် ရဟန်းတို့သည်ပစ္စည်းမရာ မရလတ်  
သော် တပည့်သားတို့အား သံ့ဗြိုဟ်ချီးမြှောက်ခြင်းကို ပပြုရလတ္တာ  
နောက်ကျလတ်သော် ပရိယတ္တီယုတ်လေ၍ ရေးဦးစွာ ပဋိန်းကျမ်းကြီး  
ကွယ်လတ္တာ။ ထိုနောက် ယမိုက်ကွယ်လတ္တာ၊ ထိုနောက် ပိဋကတ်  
သုံးပုံကျပ်လတ္တာ၊ ဂုံးနှုံးရနိုင်ကာယ်၊ ထိုနောက် ကထာဝါး

ထိန္ဒာက် ပုဂ္ဂလပည်၊ ထိန္ဒာက် ဂိဘင်းကျေမ်း၊ ထိန္ဒာက် မြှုပ်နှံနိကာယ်၊ ခုခွဲကနိကာယ်၊ ဒီယူနိကာယ်ကျေမ်းလတ္တာ၊ ထိန္ဒာက် ဝေသုန္တရာကျေမ်းလတ္တာ၊ အပရွှေ့ကာတ်တို့သည် ကျေမ်းလတ္တာ၊ ဂါထာ လေးပုဒ်ရှိသေး၏။ နောင်ကာလသော သူ၏~~ကြေည့်သို့~~သော မင်းတစ်ယောက်သည် အသပြာတစ်ထောင်ထုပ်ကို ဆင်းခေါင်းထောက်တင်၍ ဘုရားမြတ်စွာ ဟောတော်မူသောတရားလေးပုဒ် လေးဂါထာကို ဟောပြာနိုင်သောသူကိုတွေ့လျှင် ကြုံအသပြာထောင်ထုပ်ကို ယူစွဲ၍ ပြည်လေးမျက်နှာကို လှည့်ဝေ၏။ ထိုသို့လှည့်စေသော်လည်း တရားဟောနိုင်သောသူကို မရနိုင်၊ ထို့စွာကိုသွေးပြန်ရလတ္တာသည်။ ထိုအခါ ပရိယတိုကျေမ်းသည်မည်၏။

သံဖူာက္ခာယ်ခြင်း။ နောင်ကာလသော ဖန်ဆည်စွာနှိမ်သော သက်န်းဖြင့် အဘယ်အကျိုးရှိအုံနည်းဟု တစ်ထွားတစ်စိုက်ဆုတ်၍ ဆောင်၍ လည်းကောင်း၊ လည်းပြည်းကောင်း၊ လက်းပြည်းကောင်း က်စောင့် ပယားသားမွေးကုန်အုံသတည်း။ နောင်ကာလသော ထိုမယားသားမွေးခြင်း၊ လယ်လုပ်ခြင်း၊ ကုန်သွေးယ်ခြင်းတို့ကို ပြုလုပ်၍ လက်းပြည်နား၌ ကပ်သော သက်န်းရှိသောသူကို ဘုရားမြတ်စွာ၏ သက်န်းတော်အမှတ်ဖြင့် ရည်ရွှုလှု၍၏။ လျှော့ရသော အကျိုးကို မရောတွက်နိုင်ဟူ၍ ချုစ်သား သာရိပုတ္တရာ၊ ငါဘုရားဟောတော်မူ၏။ နောင်ကာလသော သက်န်းဖြင့် အဘယ်ပြုအုံ နည်းဟု တော့ချုပ်ပြုစွန့်လေအုံ။ ချုစ်သား သာရိပုတ္တရာ ကြုံသည်သာလျှင် ရဟန်းသရွားနှင့်ကျေမ်းလေသည်မည်၏။

ရောင်တော်ပြန်ဘုရား ထိုသို့ အနှစ်ငါးထောင် စွဲလေသော တရားဟောခန်း ငါဘုရား၏ သာသနာတော်သည် ပုဇွဲ။

သဏ္ဌာရကို မရသည်ဖြစ်၍ ပူဇော်သဏ္ဌာရ ရရာသို့သွားလတ္တံ၊ ဝါဘုရား၏ ဓာတ်တော်၊ မွှေတော်တို့သည် လူပြည်၊ နတ်ပြည်၊ မြို့ဟူပြည်၊ နဂါးပြည်။ ထို့ကြောင်း ဓာတ်တော်တို့သည် ပြောင်းရွှေ့ကြွဲ၍ ပဟာမောဂါပဏီ၍ သွေ့သည်၊ ဝေးဝေးစုံပုံ၍ ဝါဘုရား၏ နိမ့်တာသဏ္ဌာန် တော်ကိုဖန်ဆင်း၍ ယမိက်ပြာ့ဗိုဟာကို ပြုလတ္တံသတည်း။ ထိုရောအခါ ထိုအရပ်သို့ လူများမရောက်နိုင်၊ စကြော်တစ်သောင်း၌ နေသော နတ်မြို့ဟူတို့ရောက်၍ ယနေ့ကား အားဆယ်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ပရီန္မ္မာနိစံဝင်အုံသတည်း။ ယနေ့မှုစုံ အမိုက် အတိသာ ဖြစ်လတ္တံသည်ဟု၍ ဝိဇ္ဇားကြော်အုံ။ ထိုရောအခါ ရောင်တော်ပြုလတ်၍ ဂန္ဓာဒနတောင်မှ တရားဟောလတ္တံ။ နတ်၊ မြို့ဟူအပေါင်းတို့ကား ကုဋ္ဌတစ်သိန်းမှာ အကြောင်းမရှိ အနှါးပါဒီသော နိဗ္ဗာန်သို့ ဝင်စံတော်မူအုံ။

**ဆုတ်ကာ်သစ္စိုင်းအား** ချုစ်သား သာရီပုံစွာရာ၊ ထိုရောအခါ အမိုက်အတိသာဖြစ်၍ မကောင်းမူကို ပြုကြော်ကုန်၏။ လုံတို့အသက် သည် ယုတ်လတ္တံ။ တစ်ရာကသည် ကိုးဆယ်၊ ရှစ်ဆယ်၊ ခုနှစ် ဆယ်၊ ခြောက်ဆယ်၊ အစဉ်အတိုင်းယုတ်၍ ဝါးနှစ်သာရီသော ယောက်ကျားပိန်းမတို့သည် အိမ်ထောင်ကျော် တစ်ဖန် ခြောက်နှစ်၊ ခုနှစ်နှစ်ရှိုလျှင်ပင် ဖြေား မြတ် ဖြစ်လတ္တံ။ ထိုရောအခါ ကပ်သုံးပါး ဖြစ်လတ္တံ။ မွှတ်သိပ်ခြင်းအန္တရာယ်၊ အနာအန္တရာယ်၊ လက်နက် အန္တရာယ်ဟု၍ အန္တရာယ်သုံးပါးဖြစ်လတ္တံ။ ထိုရောအခါ အနာအန္တရာယ်ဖြစ်၍ သေသေသုံးတို့သည် နတ်ရွာ၌ ဖြစ်လတ္တံ။ မွှတ်သိပ် ခြင်းအန္တရာယ်နှင့် သေသေသုံးတို့သည် ပြီတ္ထာဖြစ်လတ္တံ။ လက်နက်ဖြင့်

သေသေသူတိုသည် ငရဲ့ဖြစ်လတ္ထံ။

ချစ်သား သာရီပုတ္တရာ၊ လူတို့မှုလျော့၍ ရိသုကြံနတ်သား  
ဆုံးမလတ္ထံ။

အိုလူများတို့ ယနေ့မှစ၍ ခုနှစ်ရက်တိုင်လတ်သော် လူတို့သည်  
အေချင်းချင်း စာမင်၊ သားဝါးအမှတ်ဖြင့် ထိုးခုတ်သတ်ဖြတ်ကြလတ္ထံ။  
ပုဆိုးစွဲတို့ ပျက်ရွှေ့ယိုလျက် ဆုံးမလတ္ထံ။ ထိုဘေးမှ လွှတ်လိုသော  
သူတို့သည် ခုနှစ်ရက်ရာယူ၍ တော်ဇူးကိုချင်းသာ တော်မြောင်  
ချောက်ကြား၍ လူချင်းမတွေ့လေအောင် ပုန်းလေကုန်။ ခုနှစ်ရက်လည်မှ  
လာလှည့်ကုန်ဟု ရိသုကြံနတ်သား ဆုံးမလတ္ထံ။

အချို့သောသူတို့သည်လည်း လူတင်ဆိုသော စကားသည်  
ဟုတ်ပေါ်လတ္ထံဟု ပညာရှိသောလူတို့သည် ခုနှစ်ရက်စာယူ၍ ပုန်းကုန်  
လတ္ထံ။ ထိုရောအဲ အေချင်းချင်းသတ်၍ အရိုးအသားတို့ ပြည့်လတ္ထံ။  
ထိုနောင်မှ ပိုးကြားစွာလတ်၍ အရိုးအသားတို့သည် မျောလတ္ထံ။  
ထိုနောက် ပုဆိုးပိုးစွာလတ္ထံ။ ထိုပုန်းသောသူတို့သည် ပုန်းရာမှုလာလေ  
သော် လူများမမြင်၍ ဒိုကြွေးလတ်ကုန်အံ့။ ပုန်း၍နေသောသူတို့သည်  
ကောင်းမွန်စွာ သီလ်သီတင်းသုံးခြင်းကို ပြုကုန်အံ့။

တာက်ကာပ်အပိုင်းအမြား ချစ်သားသာရီပုတ္တရာ၊ ထိုရောအဲ  
အနှစ်တို့ဆယ်နောက်သောသူတို့၏ သားသည် အနှစ်နှစ်ဆယ်နောက်  
လတ္ထံ။ နှစ်ဆယ်နောက်သောသူတို့၏သားသည် လေးဆယ်နောက် လတ္ထံ။  
လေးဆယ်နောက်သောသူတို့၏သားသည် ရှစ်ဆယ်နောက်။ ထိုသူတို့၏  
အသက်လည်း အစဉ်အတိုင်းတာက်လေ၍ အသက်အသချေး မရောဘုက်  
နိုင်အောင်တာက်လေ၍ ကောင်းမှုကိုသာပြုကုန်၏။ ထိုရောအဲ လူတို့

သည် ဆင်းခဲ့ခြင်းဟူသည် အသိနည်းဟု၍ မသိလတ္တာ။ လူတို့၏  
အသက်သည် ကြာတင်ရှည်လျားလတ်သော ဒီခြင်း၊ နာခြင်း၊ သေခြင်း  
စသော လက္ခဏာတို့သည် မထင်မြင်လတ္တာ။ ထိုသို့မထင်သည်ဖြစ်၍  
ကာရားပျက်ဖြီးလျှင် အသက်အသရွှေ့ယျာတမ်းမှ တဖြည်းဖြည်း ဆုတ်  
ယုတ်၍ တစ်သိန်းတိုင်အား ရေတ္တက်နိုင်လတ္တာ။ ထိုရောအခါ လူတို့  
သည် ပိန်းပလျှင်လည်း နတ်သမီးနှင့်တူ၏။ ပယာက်ဗျားလျှင်လည်း  
နတ်သားနှင့်တူ၏။ ထိုပယာက်ဗျား ပိန်းပတို့သည် ထိုမ်းမြားမဂ်လာပြု  
လတ္တာ။ မိုးကား ဆယ်ရက်တစ်ခါ လခွဲတစ်ခါ ညျှည့်သန်းခေါင်ကိုသာ  
ပြုသူတာတို့ဝေ၍ ရွှေရ၏။ ထိုရောအခါ သုံးပါးသာ့အနှင့်ရှာယ်ရှိ၏။  
သုံးပါဟုသည်ကား ထပ်းအဆိုပ်သောအနား၊ ထပ်းပေားချင်သော  
အနား၊ အော်ချင်သောအနား၊ ထိုမှတ်ပါးသော အနာဗျားတို့သည် မရှိဘူး  
လတ္တာ။

### ကောတုံးပါးပြည့်ကြီး၏

ချမ်းသား သာရှိပုံတွေရာ၊ ထိုရောအခါ  
အလျားတို့ဆယ့်နှစ်ယူနာ၊ အနာဗျားပုံတွေ  
ရှိသော ကောတုံးပါးပြည့်ကြီး၌၊ အတိုင်းပေါ်သော ဆင်ပြင်း ရထား  
မိုလ်ပါ့ခုနှစ်ပါးနှင့် ပြည့်စုံသော သံစံကြော်တော်မင်းသည် ရန်သူတို့ကို  
ဆုံးပလျက် ပုံင်းပြန်နေလတ္တာ။ ပြည့်အလယ်၌ ရတနာ (၇)ပါးအတိုပြီး  
သော တံ့တိုင်းရုံလျက် မျက်စီဖြောင့် စီးပါးကြည့်သော မတတ်နိုင်  
ကောင်းသောအရောင်အပါဖြင့် အဇောက်ကား၊ ၂၅-ယူစနာ၊ အချင်း  
ကား တို့ယုံးနာရွှေ့နိုးသော ရာတနာ ၈-ပါး၊ အတိုပြီးသော ပြာသာ်ယာဉ်  
ပေါက်လတ္တာ။ မဟာပနာဒေဝါးလျည်း ဧေး ဓနလလျားသည်ဟု ကျေးဆုံး  
၏။ ထိုပြာသာ်၌ သံစံကြော်တော်မင်းသည် ချုပ်းသာခံ၍။ ထို့ကြောင့်  
ထိုကောတုံးပါးပြည့်၏ အထက်ဝါးကျောင့်၌ အထူးထူးသောရောကန်တို့

သည် ကြာမျိုးပါးပါး ဖုံးလွှမ်းလျှက် ကြာဖွင့်အနဲ့တို့သည် တကြိုင်ကြိုင် လိုင်ကုန်၏။ ထိုပြည် ထက်ဝန်းကျင်တို့၌ မင်းဦယ္ယာ၌တို့သည် ပန်းမျိုးစွဲ စုံလျှက် မြို့ရည်သွန်းသကဲ့သို့ ပွင့်ကုန်၏။ ပန်းမျိုးတို့၏အနဲ့တို့သည် တကြိုင်ကြိုင် လိုင်ကုန်၏။ ကေတုမတီ၏အလယ်၌လည်းကောင်း၊ မြို့တံခါးလေး မျက်နှာ၌လည်းကောင်း၊ ပြာသာဒ်အရုံး တတိုင်းအရုံတို့င်း၊ ပဒေသာပင့်တို့သည် ကောင်းစွာပေါက်လတ္ထား။ ထိုပဒေသာပင်တို့၌ အဖြူ။ အနဲ့၊ အဝါ၊ အဝါ၊ အခြား အစိမ်း၊ အမဲ့၊ အကြောင်း၊ အကြား ပြီးပြီးပြက်ရှိသော နတ်ပုံဆိုးတန်ဆာတို့သည်လည်းကောင်း၊ ကာသိ ကရာဇ်တိုင်း၊ ခေါ်မတိုင်း၊ ကောင့်မွှေရာဇ်တိုင်းတို့၌ဖြစ်သော ပုံဆိုးတို့ သည်လည်းကောင်း လူပြုလို့၌ ထမင်းဘောဇ်အဖျက်စသော လူဝို့၌ သုံးဆောင်စားသောက်ကောင်းသော အမြိန်အရသာဟူသမျှလည်း ပဒေသာပင်၌သာလျှင် တွဲရ ရဲ့ရှိလတ္ထား။ တံခါးလေး မျက်နှာ၌ လည်းကောင်း သာယာစွာသော ခြွေဥပုံတို့သည် ပေါက်ကုန်လတ္ထား။

ချုပ်သားသာရီပုံတွေရာ၊ ထိုအခါ ဥတုသုံးပါးသည် မပူး၊ မချုပ်း၊ ပြကတော့သာဖြစ်လတ္ထား။ မြှစ်တို့သည် အကြောအညာမစီး ဘဲနေလတ္ထား၊ ကြည်လင်သန့်ရှင်း၏။ ဉာဏ်က်း၏။ ပုံလဲကျော်သကဲ့သို့ရှိ၏။

ချုပ်သား သာရီပုံတွေရာ၊ ထိုရောအခါ ဆန့်တစ်ပင်သီးသော အသီးသည်ကား လူည်းခုနှစ်ထောင့်နှစ်ရာ ခုနှစ်ဆယ့်နှစ်စီး နှစ်ဆယ့် ခြောက်တင်းနှင့် နှစ်ဘုံးရှိ၏။ အလုံးကား လုံးပတ်သုံးထွာရှိ၏။ ချုပ်သား သာရီပုံတွေရာ၊ ထိုရောအခါ လူတို့သည် ပဒေသာပင်၌ဖြစ်သော အမြိန် အရသာ နတ်သြာကဲ့သို့သောအစာတို့ကို စားကုန်လျှက် ပတ္တေမြား နားသွောင်းကိုသာ ဝတ်ကုန်လျှက် စန္ဒကူးသရက္ခန်းနံသာကိုသာ လိုမ်းကုန် လျှက် လက်စွဲ၊ ပုံဖော်၊ ခြောက်းစသော လူတို့ဆင်ပုံငါးအပ်စသာ

တန်ဆေတိုကိုသာ ဆင်ပေါင်လျှက် ကာသီကရာဇ်တိုင်း၌ဖြစ်သော ဖုန်း  
ကိုသာ ဝတ်ကုန်လျှက် နတ်စည်စောင်းသွေ်းတို့ကိုသာ တီးမူတ်လျှက်  
ချမ်းသာခံ၍ နေရလတ္တာ။ ချစ်သား သာရိပုတ္တရာ၊ တစ်သောင်းယူဇနာ  
ရှိသော အမြဲဒီပါကျွန်းကား တာဝတီသာနတ်ပြည်ကဲ့သို့ ဖြစ်လတ္တာ။  
ထိရောအခါ လူတို့သည် နက္ခတ်ကစားလတ္တာ၊ နတ်တို့သည် သဘင်ကဲ့  
သို့ ပျော်ပါးလတ္တာ။

**အရိုစမဓာတ္တယျဘုရားအလောင်း** ချစ်သား သာရိပုတ္တရာ၊ ထိ  
ပဋိသဇ္ဇာယူစုံစုံစုံး ရောအခါ မေတ္တယျဘုရားအလောင်းကား တစ်  
ဆုပ်ခြောက်အသေချွေနှင့် ကဗ္ဗာတစ်သိန်း ပါရမီကိုပြည့်စေ၍ စွန်ခြင်းကြီး  
ငါးပါးကိုစွန်၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ပေးလျှင်  
တုသီတာနတ်ပြည်၌ ဖြစ်လတ္တာ။ ထိတုသီသာနတ်ပြည်၌ မေတ္တယျ  
ဘုရားလောင်း တန်ခိုးသတ်းကျော်စောလတ်၍ စကြေဝြာတစ်သောင်း၌  
နေကုန်သောနတ်တို့သည် ဘုရားဖြစ်စိမ့်သောင့်၊ တောင်းပန်လာ၍  
ငါးပါးသော ကြည့်ခြင်းဖြင့်ကြည့်၍ တစ်ဆယ့်ရှစ်ကုဋ္ဌလောင်း  
တက္က တုသီတာနတ်ပြည်မှ စုတေခဲ့၍ ကေတုမတီ မင်းနေပြည်တော်၌  
သခံစကြေဝြာတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော  
အတိတ်အနာဂတ်ကို သိမြင်နိုင်၍၊ ပစ္စာပွန်သံသရာ၊ အစီးအပွားကို  
ဆုံးမတတ်သော သုံးမြှုပ္ပါဒ္ဓအမည်ရှိသော ပုဂ္ဂိုံးကြီးကြီး၏ ခင်ပွန်းမ၊ ဖြစ်  
သော ပြဟ္မာဏေဝတီအပည်ရှိသော ပုဂ္ဂိုံးမ၌ ပဋိသဇ္ဇာနေလတ္တာ။  
ထိရောအခါ တစ်သောင်းသော လောကဓာတ်လှပ်လတ္တာ။ ဆယ်လ  
လွန်လျှင် ကူသီပတနသမင်တော့မှာဖွားလတ္တာ။ အမိတ္တာသော အမည်  
ကို မှည့်လတ္တာ။ ဖွားဘက်ကား တစ်ဆယ့်ရှစ်ကုဋ္ဌလောင်း။ အမတ်ကိုး

ချဉ်းဖြစ်လတ္တံ့။

အမေလာင်းအတိသည် ပေါက်ကာ စည်းရှိနဲ့ အနီးတောင်းသားအား  
စွဲတော်မူမန်း လောကစည်းစိမ့်ခံစားစိမ့်သောင့် ရတနာ  
ခန့်စုံပါးအတိပြီးသော အရောင်အဝါထွန်းတောက်လျှက် နေ့မျှေး၏  
ရောင်ခြည်ကဲ့သို့ မျက်စိစိမ်းစိမ့်မကြည့်ပဲသော အရောင်တို့ဖြင့် တင့်တယ်  
သော ပြာသာဒ်လေးဆောင်တို့သည် ပေါက်လတ္တံ့။ တစ်ဆောင်  
တစ်ဆောင်သော ပြာသာဒ်တို့၌ တိုင်ခန်းခန့်စုံထောင်စီ၊ တိုင်ဘက်  
တစ်ဘက်၌ ပတ္တုပြားကျောက်ချွဲစိတ်သော ကိုးပါးသော နံဝါရ်တို့ဖြင့်  
ပြီးသော ပလ္လာ့ရုံးချုပ်စုံထောင်စီ၊ ရတနာခန့်စုံပါးတို့ဖြင့်ပြီးသော ထို့ဖြူ့  
ခန့်စုံထောင်စီ၊ အထူးထူးသောသားမွေးတို့ဖြင့်ပြီးသော ညျှောင်ရောင်း  
ခန့်စုံထောင်စီ၊ တစ်ဆောင်တစ်ဆောင်သော ပြာသာဒ်၌ ရတနာခန့်စုံပါး  
တို့ဖြင့်ပြီးသော ရွှေအိုးကြီးလေးလုံးစီ ပေါက်လတ္တံ့။ တစ်လုံးတစ်လုံး  
သော ရွှေအိုးကြီးအဝကား ထုတ်ယူရနာတည်း။ ရွှေအိုးကြီးအတောက်ကား  
ဖြောက်ပါးအမျှတည်း။ ထိုရွှေအိုးတစ်လုံးတစ်လုံး၌ ပအေသာပင် ခြောက်ပင်  
ခြောက်ပင် ပေါက်လတ္တံ့။ တစ်ဆောင်တစ်ဆောင်သော ပြာသာဒ်၌  
ရတနာခန့်စုံပါးတို့ဖြင့် တန်ဆာဆင်လျှက် ရွှေတံ့ခွဲနှင့်ဆောက်သော  
ခန့်စုံထောင်သော ဆဒ္ဒနဆင်မင်းတို့သည် ရလတ္တံ့။ တစ်ကိုယ်လုံးကို  
တန်ဆာဆင်အပ်သော ဝလာဟက သိန္ဓာမြင်းတစ်ဝေါ်ကသော  
ခန့်ရာသော ရထားတို့သည်လည်း ဖြစ်လတ္တံ့။ တစ်ဘုံတစ်ဘုံ၌ အမျိုး  
အန္တယ်အားဖြင့် မြတ်သောအဆင်းငါးပါးနှင့်ပြည့်စုံသော နှတ်သမီးနှင့်  
တူသော ရတနာအတိ တန်ဆာဆင်လျှက် မောင်းမတစ်သောင်း  
ခြောက်ထောင်စီ ရလတ္တံ့။ တစ်ဘုံတစ်ဘုံ၌ ကခြင်း၊ သိခြင်း၊ တီးမူတ်

ခြင်း၌ တတ္ထသီလိမ္မာဓသာ ရှုချင်စဖွယ် ကင့်တယ်ခြင်း၊ စံပဲပိုခြင်းနှင့် ယဉ်ဓသာ စင်ကြယ်သောအပီး၏ဖြစ်သော ခုနှစ်ထောင်သော ကာချေ သည်တို့သည် ဖြစ်လတ္တာ။

ချုစ်သား သာရိပုတ္တရား၊ အော်တမင်းသား၏ မိဖုရားမြတ်ကား စန္ဒမူကိုအမည်ရှိ၏။ စန္ဒမူကိုမိဖုရားကား မောင်းမအပေါင်း ခြုံရလျက် အကျင့်သီလ သီတင်းနှင့်ပြည့်စုံ၏။ အပြစ်ခြောက်ပါးကင်း၏ ကြာန်အင် ဝါးပါးနှင့်ညီ၏။ အလွန်အဆုံးလှ၏။ လှုမတူ နတ်မမျှ အလွန်လှပသ ဖြင့် ရှုရှုမငြိုးသည်ဖြစ်လတ္တာ။ စန္ဒမူကို မိဖုရားကိုယ်မှာ စန္ဒကူးသရကွန် အနဲ့ကြောင်၏။ ကိုယ်ရောင်ဖြင့် တစ်ဆယ့်နှစ်တောင်သောအရပ်သို့ ထွန်းနိုင်၏။ ကိုယ်အသားကား ဝါဂွမ်းကဲ့သို့နှုံးည့်၏။ ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုသည် အဆုံးစွန်သောဘဝ် တည်ကြည်၏။ စန္ဒမူကို မိဖုရားသားကား ပြဟ္မာ့ခံသမည်၏။ ရာဟုလာကဲ့သို့ အဆုံးစွန်သော ဘဝ်ယူည်၏။

ချုစ်သား သာရိပုတ္တရား၊ ထိုအော်တအမည်ရှိသော ဘုရား လောင်းသည်ကား ထိုပြာသာဒ်၌ နတ်မင်းကြီးကဲ့သို့ ရတနာခုနှစ် ပါးတို့ဖြင့် တန်ဆာဆင်၍ စန္ဒမူကိုအမျှုံးရှိသော မောင်းမအပေါင်း ခြုံရလျက် နတ်မင်းစည်းစိမ်ကဲ့သို့ ခံစားရှုနေလတ္တာ။ ချုစ်သား သာရိပုတ္တရား၊ ထိုရောအခါ အော်တဘုရားလောင်းကား တစ်ဆယ့် ခြောက်သချေနှင့် ကမ္မာတစ်သိန်းဖြည့်ဖူးသော ပါရမိကောင်းမှ နှီးဆော်ရလေရကား ဖွူးပါကျွန်း၌ ဖြေဖြင့်ရှိသမျှသည် ခပ်းများစွာတို့ ကြွေးကြော်လျက် တာဝတီသာနတ်ပြည်ကဲ့သို့ သောသောညံညံရှိလတ္တာ။ သူမမှာနတ် သဘင်ကဲ့သို့ဖြစ်လတ္တာ။ ခပ်သိမ်းသောလောကာတ်နှုံးသော အသရေ ဟူသမျှတို့ကို စုပ်စုံထားသိသကဲ့သို့ဖြစ်လတ္တာ။

ချစ်သား သာရိပုတ္တရာ၊ ရှစ်သောင်းလေးထောင်သော့ မင်းတို့  
သည်လည်းကောင်း၊ ခပ်သီမ်းသော နတ်တို့သည်လည်းကောင်း၊ သခံ  
စကြေဝတေးမင်းနှင့်တကွ ဖေတွေယျာရားလောင်းထံသို့ သွားကုန်၍  
အရှင် အမူကြီးငယ်တိုကို အကျွန်ပ်ထမ်းလိုပါ၏ဟု မျက်နှာတော်ကို  
ကြည့်၍ နေလတ္ထား။ ဘုရားအလောင်းတော်လည်း မင်းများကို မင်းမှုထမ်း  
သူကား တစ်ဆယ့်ရှစ်ကုဋ္ဌသော အမတ်ကြီးကစ်၍ ပျားစွာသော  
ဆင်၊ မြင်း၊ ရဲမက်ဗိုလ်ပါရို၏။ ငါအလိုမရှိ သွားတော်မူလေကုန်ဟု  
ဆိုလတ္ထား။

**ဘုရားအလောင်း** ထိုသို့ အလွန်တရာ ပြည့်စုံစွာသော? ဖြည့်ပြီး  
**တော်ထွေက်တော်မူခန်း** သော ပါရမိတော်၏ အာနုဘော်အားဖြင့်  
အစိတ်မင်းသားကား လေးဆောင်သွားပြာသာဒို့၍ လောကီစည်းစိမ်  
ခံစား၍ အနှစ်တစ်သောင်းနေမှ စန္တမှုကိုပိုမိုရားသည် ပြုပွားတံ့သုသားကို  
ဖွားလော်သာအား ဘုရားတို့၏ ဓမ္မတာအလျောက် ဥယျာဉ်ကာစားသွား  
လော်သော် သူအို့၊ သူနာ့၊ သူသော်၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါး  
တွဲကိုပြင်၍ စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံသော ပြာသာဒို့ဖြင့် ပမွှဲ  
လျှော်သည်ဖြစ်၍ ပြတ်သောတွေက်ခြင်းဖြင့် တော်ထွေက်အုံဟုကြို၏။  
**ထိုအကြံကိုသိ၍** သိခဲ့စကြေဝတေးမင်းသည် ပျော်ပါးစိမ့်သောငှာ  
ရှစ်သောင်းလေးထောင်သော ကချေသည်တို့ဖြင့် ဘုရားလောင်းနေ  
သော ပြာသာဒို့သာင် ကြီးစွာခံ၍နေလတ္ထား။

ထိုသို့ အစိတ်မင်းသား တော်ထွေက်မည်ဟူသော အသံ  
ကျော်စော၍ ပြည်ကြီးသူ၊ နိုင်းဇန်ပုဒ်သူ၊ မင်းသား၊ မင်းမြေး၊ သူငြေား  
သူကြွယ် စသောလူအပေါင်းတို့သည် ပန်းနှံသာစွဲလျောက် ခြိုံ၍နေလတ္ထား။

ယနေ့ အစိတ်မင်းသားသည် တောထွက်လတ္ထံဟု အုတ်အုတ် ကျက်ကျက်သောအသံဖြစ်လတ္ထံ။ ကောင်းကှင်း၍နေသော နတ်တို့သည် လည်းကောင်း၊ သဘင်နှင့်တကွ ပန်းနှံသာလက်စွဲလျက် ပူဇော်ကြ လတ္ထံ။ စကြေဝါးတစ်သောင်း၌နေသော နတ်ပြုဟာတို့သည်လည်း နတ်တို့၏ ထီး၊ တံခွန်၊ ပန်းနှံသာ ရွှေပေါက်ပေါက်၊ ရွှေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်း နေသော ပြာသာဒ်၍ မိုးကြီးရွာသကဲ့သို့ အပြည့်အထပ်ရှိလတ္ထံ။

ချစ်သား သာရိပုတ္တရာ၊ ထိအခါ် တောင်ကုမ်းချောက်မူရိ ပြုအပြင်သည် ညီညွှတ်စွာဖြစ်လတ္ထံ။ အရိမေတ္တာယျဘုရား သက်တော်ကား တစ်သိန်းတမ်းဖြစ်၍ အနှစ်ရှစ်သောင်းနေလတ္ထံ။ မေတ္တာယျဘုရား အရပ်တော်ကား၊ အတောင်ရှစ်ဆယ့်ရှိ၍ မျက်တွင်း သော်ကား ငါးတောင်ရှိ၏။ ခံတွင်းတော်လည်း ငါးတောင်ရှိ၏။ နားရွက် တော်လည်း အစောက်ကား ငါးတောင်ရှိ၏။ လက်ချောင်းအကြား တစ်ထွားရှိ၏။ ဖဝါးတော်အလျှေားကား ဆယ်တောင် ရှိ၏။ ခြေမျက်စိက ပဆစ်ဒူးတိုင်အောင် အတောင်နှစ်ဆယ့်ရှိ၏။ထိုကားလည် လူတို့ကား အရပ်အတော်လေးဆယ့်ရှိ၏။ ခံတွင်း၎ နှစ်တောင့်တစ်ထွားရှိ၏။ ထိုကားလည် ယနေ့ဖွားသောသားကား အရပ်ငါးတောင်ရှိ၏။ လူတို့၏ စာလုံးအရပ် အကိုကြီးငယ်သည် ဘုရားတစ်ဝက်စီချည်းတည်း။ အကိုကြီးငယ်နှင့် ပြည့်စုံလျှက် လှသောမျက်နှာသာရှိ၏။ အကုန်း၊ အကွားကုန်း၊ အနှာ၊ အပဲမရှိကုန်း။

ချစ်သား သာရိပုတ္တရာ၊ ထိုရောအခါ မေတ္တာယျဘုရား လောင်းကား မိဖုရားသားတော်အပေါင်းခြံရံလျက် ကချေသည် ဓမ္မစ်ထောင် အလုပ်အကျွေးနှင့်တကွ ဘုရားနေသောပြာသာဒ်သည်

ကောင်းကောင်သို့ပုံတက်၍ ဟသာမင်းပုံသကဲ့သို့ပုံလတ္ထံ။ ထိရောအခါ  
ဘုရားအလောင်းတောထွက်ရှာသို့ လိုက်ပါလိုသောသူတို့သည် ဘုရား  
အလောင်းတန်ခိုးကြောင့်လည်းကောင်း၊ သခံစကြေဝတေးမင်း အာဏာ  
ကြောင့်လည်းကောင်း၊ နတ်ကို၏အာဏာဖြင့်လည်းကောင်း၊ ကောင်း  
ကင်ခရီးဖြင့်သာ လိုက်လတ္ထံတည်း။

ချုစ်သား သာရုပုတ္တရာ၊ ထိရောအခါ ပြုဟ္မာမင်းကား  
သုံးယူဇာရှိသော ထီးဖြူကိုကာ၍လိုက်၏။ သီကြားမင်းကား အတောင်  
ခြောက်ဆယ်ရှိသော လက်ဘရစ်ခရာသင်းကို ကိုင်လျှက် သာဓု၏၍  
လိုက်၏။ သူတံ့နတ်သားကား သားမြို့ဗုပ်ကိုကိုင်၍လိုက်၏။ တုသိ  
တာနတ်သားကား ပတ္တုမြားဗုပ်ကိုကိုင်၍လိုက်၏။ ပွဲသီခနတ်သား  
ကား စောင်းကိုကိုင်၍လိုက်၏။ လောကပါလနတ်သား လေးယောက်တို့  
ကား သန်လျှက်ကိုကိုင်၍ လိုက်ကုန်၏။ နှစ်သိန်းရှုစ်သောင်းသော  
သီလူးစစ်သည်တို့ကား လက်နက်ကိုယ်စီကိုင်၍ လိုက်ကုန်၏။ ဘုမ္မာသ  
ဓာတ်၊ အာကာသဓာတ်၌နေသော နတ်သမီးများလည်း ရတနာပန်း  
တောင်းကိုကိုင်လျှက် လိုက်ကုန်၏။

အသုရာနတ်တို့ကား သီချင်းသီလျှက် နတ်တို့၏တံ့ခွန်ကို  
ကိုင်လျှက် လိုက်ကုန်၏။ နတ်မင်းတို့ကား ပတ္တုမြားရှိသော ဆီမီးတို့င်  
ကိုကိုင်လျှက် လိုက်ကုန်၏။ ဂြ္မ္မန်တို့ကား စောင်းတီးလျှက် လိုက်ကုန်၏။  
ကိုဋ္ဌရာတို့ကား သီချင်းသီလျှက် လိုက်ကုန်၏။ ဂုဏ္ဍာနတ်အပေါင်းတို့ကား  
စောင်းတီးလျှက် နတ်၏ကခြင်း၊ သီခြင်း တို့ဖြင့် ကသီလျှက် လိုက်ကုန်  
၏။ ဤသို့ နတ်ပရီသတ်၊ လူပရီ သတ်ခြုံရလျှက် နတ်သဘင်နှင့်တက္က  
နတ်တို့၏ကောင်းချီးသံဖြင့်လည်းကောင်း၊ လူပရီသတ်တို့၏ ချီးမွမ်းသံ  
ဖြင့်လည်းကောင်း၊ ပြုဟ္မာတို့၏ လက်ပန်းပေါက်သံဖြင့်လည်းကောင်း

တက္က နက်သော ကောင်းကင်ကို ပုံတင်ထပ်စေလျက် တင့်တယ်စွာ ဂမှာယ်ခြင်းဖြင့် ပြာသာဒ်ပုံနှင့် တောထွက်လေ၍ ကုံကော်မောဓိမဏ္ဍားရှိ အဆင်းနှင့်တူသော တလင်းပြင်၍ ကောင်းကင်မှသက်လေ၍ မိမိထိုင်စည်ပင် ခြောက်ရက် ဒုက္ခရာစရိယကျွဲ့၏။ အသရေရှိသောတိုက်တွင်းမှ ဓန္မရက်စွဲ၍ ထွက်လတ်သော် မြှုဟ္မာမင်းသည် အလောင်းတော်ဖင်းသားအား ရဟန်းပြုအုံသောငှာ ကြောသက်န်းကိုကပ်သဖြင့် ရဟန်းပြုလတ္တာ။ ဘုရားလောင်းနောက်သို့ လိုက်သောပရိသတ်သည် ရဟန်းဖြစ်၍ ပဂံဖိုလ်ရကြလေအုံသတည်း။

**စန္ဒမှုက္ခိမိပုံရားသည်** ချုစ်သားသာရိပုံတ္ထရာ၊ စန္ဒမှုက္ခိမည်သော နှားနှီးဆွဲမ်းလျှော်ခန်း မိမုရားသည် ထိုအရပ်၌လျှင် နတ်သြာ ထည့်သော နွားနှီးဆွဲမ်းကိုလျှော်လတ္တာ။ ဘုန်းပေး၍ ညာချမ်းအခါ၌ တောင်ပျက်နှာက ကုံကော်ပင်မဏ္ဍားရှိသို့ ကပ်လေ၍ မဟာမဏ္ဍားရှိ ကုံကော်ပင်၏ မနီးမဝေး၌ ရတနာခုနှစ်ပါးတို့ဖြင့် တန်ဆာဆင်အပ်သော ပြောက်ဆယ့်လေးတောင်အစောက်ရှိသော ရွှေပလ္လာင်ပေါက်၍ ထိုရွှေပလ္လာင်ထက်၌ ထက်ဝယ်ဖွဲ့တော်မူ၍ အရှေ့လောကဓာတ်သို့ ကြည့်ပြီး လျှင် နတ်ပရိသတ်၊ လူပရိသတ်ခြုံရုံလျက် မာရ်နတ် သားကိုအောင်ပြီး သုသော ညျှော်ဦးယံ့၌ ပုံဖွေနိတ်သွားကိုရှုံး၏။ သန်းခေါင်းယံ့၌ ဒီဗ္ဗစက္ခာ ညာဏ်းကိုရှုံး၏။ မိုးသောက်ယံ့၌ အာသဝက္ခာယညာဏ်းကိုရှုံး၏။ နေဝန်းပေါ်လတ်သော် သစ္စာလေးပါးတာရားကိုသိ၍ သဗ္ဗညာတွောဏ်းကို ရလတ္တာ ကည်း။

**သဗ္ဗညာတွောဏ်းကိုရှုံး** လူသိပုံတာနဲ့ မာရ်ဝါးပါးကိုအောင်ပြီးသော် ဥယျာဉ်သို့ကြွော်မူခန်း “အနေကဇာတိ သံသာရုံ” စသော

ဥဒိန်းကို ကျိုးလတ္ထံ့ဟောရိကုံးကော်ပင်၏အနီး၌ လေးဆယ့်ကိုး ရက်လွန်  
 စေပြီးမှ ဖြူဟ္မာမင်းတောင်းပန်ခြင်းကိုခဲ့၍ ကူသိပထနာယာ၌တော်သို့  
 ဓမ္မစကြာတရားဟောအုံဟု သွားလေသောအခါ ဟသာပဒါးနှင့်တူသော  
 ခြေတော်စုံကိုခံအုံသောငှာ မြေကြီးကိုခဲ့၍ ကြာပဒုမ္မာတို့သည် ပေါက်  
 လတ္ထံ။ ထိုကြာမွှင့်ချုပ်ကြီးသည်ကား အတောင်သုံးဆယ်ရှိ၏။ ကြာမွှင့်  
 ချုပ်ငယ်သည်ကား နှစ်ဆယ့်ဝါးတောင်ရှိ၏။ ကြာမွှင့်၊ ကြာဝတ်ဆံမှန့်  
 ဆယ်တင်းရှိ၏။ ထိုကြာသည် အရိုမေတ္တာယျာ့ရားသွားရာ ခြေချုတိုင်း  
 ခံလတ္ထံ။ အရိုမေတ္တာယျာ့ရားကိုယ်မှတွက်လေသော တခဲနက်သော  
 ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထန်းလုံးလောက်အားယုံသွယ်  
 ထွက်လတ်၍ မေတ္တာယျာ့ရားသင်ကြာင့် စကြေဝြာတစ်သောင်း၌  
 နေ့မှန်းသမှန်းမသိ ထွန်းလတ္ထံ။ ထိုရောအခါ အထက်သို့ ဘဝိုတိုင်း  
 အောင် အောက်ကို အပိုစိုင်ရဲတိုင်အောင် ဖီလာထုတ်ခြင်းအကြိုင်းမရှိ  
 အနှစ်စကြေဝြာတိအောင်နှင့်လေ၏။ ဓမ္မစကြာတရားဟောအုံဟု ရွှေကြာ  
 မွှင့်ကိုနင်း၍ မိဂိဒါဂုဏ်တောသို့ သွားလတ္ထံ။ လူတို့သည် နေ့မှန်းသမှန်း  
 မသိ ကြက်တက်၊ ကြက်ဆင်းကိုလည်းကောင်း၊ နံနက်ပန်း။ ညျဉ်ပန်း  
 တို့ကိုလည်းကောင်း၊ ချင့်ထွက်၍ ညျဉ် နေ့အမှတ်ပြု၏။ ထိုသို့ ဓမ္မစကြာ  
 တရားဟောသောအခါ လူပရိသတ်အပေါင်းတို့သည် တစ်ဆယ့်ခြောက်  
 ယူဇား၊ နတ်ပရိသတ်အပေါင်းတို့သည် စကြေဝြာတို့ကိုလုံးအပြည့်  
 အကနိုင်းမြှုပြုနိုင်တိုင်အောင် စည်းဝေးကြလတ္ထံ။ ထိုသို့စည်းဝေးစို့  
 ပင်လျှင် ပရိသတ်တို့ကိုအလယ်၌ လူလည်းမကိုင်၊ နတ်လည်းမကိုင်၊  
 မီးလည်းမလောင်၊ မိုးလည်းမစွဲက်၊ မြှေးလည်းမတင်သော မိတာန်သည်  
 နိုဗ္ဗာန်ဝင်သည့်တိုင်အောင် မေတ္တာယျာ့ရားရှင် ဦးခေါင်းထောက်တော်  
 နေ့ညွှေ့အမြှုပ် ကာ၍ရှိလတ္ထံ။ ရတနာခုနှစ်ပါးတို့ဖြင့်ပြီးသော ရွှေခြား။

နညှင်ရွက်၊ သန္တာဆိုင်းတို့ဖြင့် တစ်ဆယ့်နှစ်ယူဇာရှိသော မီတာန်သည် တရားဦးဟောသောနေ့မှစ၍ မေတ္တာယျာ့ရားရှင် ဦးခေါင်းတော်လက်၍ နေ့ညွှန်အမြဲပင် ကာ၍ရှိလတ္ထံ။ လူလည်းမကိုင် နတ်လည်း မကိုင်၊ ပီးလည်းမလောင်၊ မိုးလည်း မစွဲတို့ မြှေးလည်းမတင်သော့မီတာန်သည် နိဗ္ဗာန်ဝ်အောင်ပင် ကာာ၍ ရှိလတ္ထံ။

**သစ္စာလေးပါးတရား** မေတ္တာယျာ့ရားရှင်သည် သစ္စာလေးပါးကို ဗားတော်မူခန်း တရားကို ဟောတော်မူသောအခါ လူကားအကုဋ္ဌတစ်သိန်းကျွတ်လတ္ထံ။ နတ်လည်း အကုဋ္ဌတစ်သိန်း ကျွတ်လတ္ထံ။

ချစ်သားသုံးရိပုတ္ထရာ၊ အဘိညာဉ်ပါးပါးနှင့် ပြည့်စုံသော အာကုဋ္ဌတစ်သိန်းသော ရဟန္တာတို့သည် မေတ္တာယျာ့ရားကို ရံလတ္ထံ။ ထိရောအခါ သခံစကြေဝတေးမင်းသည် ရတနာခုနှစ်ပါးဖြင့်ပြီးသော ပြာသာဒ်ကျောင်းကို ဘုရားအမျှူးရှိသော သံယာတော်တို့အား ဆောင်နှင့်၍ ပစ္စည်းလေးပါးနှင့်လျှော်ပြီးမှ ဘုရားသို့ချုပ်းကပ်၍ နောက်ပါဘြှောင်း၊ ကုဋ္ဌတစ်သိန်းနှင့်တကွ မူင်းမိဖုရားတို့သည် ဟောသိကျာမည်းဖြစ်လတ္ထံ။ မေတ္တာယျာ့ရားသည် ကျွတ်ထိုက်သော သတ္တဝါနတ်လူများတို့အား ချွတ်အံ့သောငှာ သွားလတ္ထံ။

**စားပိုင်စတော်အဆက်ပြခြင်း** မေတ္တာယျာ့ရားသခင်၏ အမိကားပြဟျာဝတီပုဂ္ဂိုးမတည်း။ အဘာကားသုံးပြဟျာအမည်ရှိသော ပုဂ္ဂိုးပုဂ္ဂိုးတည်း။ မေတ္တာယျာ့ရားလောင်း၏ မိဖုရားကား စန္ဒမှုကိုတည်း။ သာကား ပြဟျာဝံသတည်း။ လကျောရံကား အသောကာ၊ လက်ဝဲရံကား ပြဟျာဝေး။ အလျှပ်အကျွေးကား သီဟတည်း။ လက်ဝဲရံအမိကား ပဒ္ဒမာ

လက္ခာရုံ၏အမိကား သူမနတည်း။

ကုံကော်မောစီ၏အတိုင်းအထွာပမာဏပြခြင်း ဟောစီကုံကော်ပင်၏ လုံးပတ်ကား အတောင်ခုနှစ်ဆယ်ရှိ၏။ ခက်မကိုးဖြာကား အတောင်တစ်ရာ့နှစ်ဆယ်ရှိ၏။ ကုံကော်ပင်ကား စန္ဒကူးသရက္ခနအနဲ့ကဲ့သို့ လေအောက်လေညာ ဆယ်ယူဇာနာမွေး၏။ အင့်ကား တစ်ဆယ့်နှစ်ကွမ်းစား၊ အင့်ရိုးကား ဝင်ရိုးခန့်ရှိ၏။ အပွင့်ကား လူည်းသီးလောက်ရှိ၏။ ထိုကုံကော်ပင်၌ ဘုရားပြစ်သောနှေ့မှုစုံ၌ ပွင့်သောပန်းပွင့်သည် မည်းနှစ်များသဲ အနှစ်ရှစ်သောင်းစွဲ၌ နိုဗ္ဗာန်ဝင်မှုကြွေလတ္တံ့။ စန္ဒကူးထင်းပုံးထက်စုံထားသို့သကဲ့သို့ ကြွေလတ္တံ့။ ကုံကော်ပန်း၏ ဝန်းကျင်တစ်ယူဇာနာ လောက်သောအရပ်၌ အထူးထူးသောပန်းတို့သည်လည်းကောင်း၊ အထူးထူးသောအသီးတို့သည်လည်းကောင်း၊ အသီးအပွင့်တို့ပြင့်ဖုံးလွှမ်းလျှက် လက္ခာရုံလည်း၌ တည်ကုန်လျှက် ဟောစီပင်၏ ဝန်းကျင်တစ်ယူဇာနာခွဲရှိသောအရပ်၌ ရတနာသလဲဖုံးလွှမ်းလျှက် ရတနာသသူလဲ၌ အထူးထူးသော အဆုံးလှုဖော့ အနဲ့ဖွေးသော ကြည်းပန်း၊ ရေပန်းတို့သည်လည်းကောင်း၊ စုကား၊ စုမွှယ်၊ ချယား၊ မြတ်လေး၊ သရဖိတ္ထုသည်လည်းကောင်း၊ ပုံနားကုံးသကဲ့သို့ ဟောစီကုံကော်ပင်သို့ညွတ်၌ ပွင့်လတ္တံ့။ ကုံကော်ပင်၏ ခက်မအကြား၌ ပဒုမ္မာကြာပွင့်တို့သည် ကြာမျိုးပါးပါးနှင့် ဖုံးလွှမ်းလျှက်ဖြစ်လတ္တံ့။ ဟောစီပင်၏ လေးမျက်နှာ၌ ရတနာမလှုပ်ရွှေအပ်တို့သည် ပေါက်လတ္တံ့။ ကုံကော်ပင်၏ ခက်မကြားတို့၌ ပဒုမ္မာကြာပွင့်တို့သည် ကြာမိတာန်မိုးသကဲ့သို့ ရှိလတ္တံ့။ ကောင်ဖြင့်သွားသော ငှက်တို့သည် လက္ခာရုံလှည်း၌ ပုံကုန်၏။ ဟောစီပင်ကိုနားပုံသော ငှက်မရှိကုန်။ လေလာသောလည်း အချက်ကိုမျှ မလှုပ်နိုင်။

၅၁။ နတ်၊ မြို့ပြာတို့သည် ဖောခိုက်းကော်ပင်ကိုကြည့်၍ မပြီးလည်းဖြစ်  
လော့။

။ ရွှေမျှော်၊ စွှေ့ခေါင်းလောင်း၊ ချုစ်သား သာရိပုတ္တရာ့၊ ဤသို့တင့်တယ်  
ကြီးများ စပ်ပေါက်လာပဲ။ ခြင်းဖြင့် တင့်တယ်သော ကုံကော်ပ်  
သည် ဖြစ်လတ္တာ။ မေတ္တာယျာဘုရားလောင်း၏ လက္ခဏာကိုးငယ်  
တို့သည် စိစည်ရှုထားဘိသကဲ့သို့ ရှိလတ္တာ။ ပြဟ္မာမင်း၏ အသရေကို  
နိုင်ပေါက်သကဲ့သို့ရှိလတ္တာ။ ချုစ်သားသာရိပုတ္တရာ့၊ မေတ္တာယျာဘုရား  
ဝန်သန့်အုံသောင့်၊ မြေကြီးကိုခွဲရှု တစ်ဆယ့်နှစ်ယူဖန်ပေါ်ရှိသော  
ရတနာခုနှစ်ပါးတို့ဖြင့်ပြီးသော ပုတ္တာမြားပရွှေ့လသည် မဏ္ဍာ်အလယ်  
ပေါက်လတ္တာ။ ရတနာဖြင့်ပြီးသော ပုလဲဆိုင်၊ 'ရွှေခြား'၊ ဇူလိုင်ရွက်တို့ဖြင့်  
တင့်တယ်သော နှစ်ကိုယ်းပြုလည်း ဖြစ်လတ္တာ။ ချုစ်သား သာရိပုတ္တရာ့၊  
မတ်တို့သည် အာထူးထူးသောနည်းဖြင့် သို့ကုံးသော၊ ဖန်ဆင်းအပ်သော  
ပန်းဆိုင်းတိုင်တို့သည်ကဲ့သား ရွှေပန်းဆိုင်းတိုင်၊ ငွေပန်းဆိုင်းတိုင်၊ ပတ္တာမြား  
ပန်းဆိုင်းတိုင်ဖြစ်လတ္တာ။ ရတနာတို့ဖြင့်ပြီးသော တံ့ခွန်တို့သည် တလျှပ်  
လျှပ်သာရှိလတ္တာ။ ရတနာဆီမီးတိုင်၊ ဆီမီးခုက်တို့သည် လူလည်းမဲတွန်း  
ရတ်လည်းမတွန်းသဲ တပြောင်ပြောင်တောက်လျက်သာ ရှိလတ္တာ။  
ပန်းမျိုးတို့သည်လည်း အနဲ့တကြိုင်ကြိုင်လှိုင်လျက်သာ မွေးလတ္တာ။  
ပရှောင်ဝန်းကျင်၌ ရွှေအိုး၊ ငွေအိုး၊ ပတ္တာမြားအိုးတို့သည် ဖြစ်လတ္တာ။  
မဏ္ဍာ်ဝန်းကျင်၌ အဆင်းငါးပါ့ရှိသော နတ်ပုဆိုးတို့သည်  
ပြုစ်လတ္တာ။ ပန်းမိုးနဲ့သာမိုးတို့သည် ကရံမပြတ်ပင်ရွှေလတ္တာ။ မဏ္ဍာ်  
မလေးထောင့်၌ အတောင်သုံးဆယ်ရှိသော ခေါင်းလောင်းကြီးသည် ပဲ့စွဲဆွဲလတ္တာ။ မြေခတ်လတ်သော် ခေါင်းလောင်းသံသည် စကြေဝြာ  
တိုက်အလုံးကြားလတ္တာ။ ရတနာခုနှစ်ပါးတို့ဖြင့်ပြီးသော တန်းသာဆင်ယင်

သော ပတ္တုမြားပလ္လာင်ထက်နေရှိ နတ်တို့အား တရားဟော၍ ရဟန် အဖြစ်ကို ပေးလတ္တံ။

မေတ္တာယျဘုရားလောင်းသည် ဧရားလွန်လေပြီးသော မေတ္တာယျဘုရားရှင်တို့အား လူဗျာနဲ့ခဲ့သောကောင်းမူအကျိုးကိုပြခြင်း ဘုရားရှင်၏ ပါရမီဆုတောင်း အာနဘော်ကြောင့် နေတော်မူသောမဏ္ဍာပ် ပိတ္တန်ပန်းဆိုင်ဟိုင်၊ တုရင်တိုင်၊ ထီး၊ တံခွန်၊ ဆီမီးတန်ဆောင်တို့သည် မေတ္တာယျဘုရားသွားလျှင်သွားချင်း နေလျှင်နေချင်း နေလတ္တံ။ ချုစ်သား သာမိမုတ္တရာ၊ မေတ္တာယျဘုရားအား ပတ္တုမြားပလ္လာင်ထက်နေရှိ စကြေဝြာတစ်သောင်းလုံးကို တရားဟောသဖြင့် ကြားစေလတ္တံ။ မေတ္တာယျဘုရားလောင်းကား လွန်လေပြီးသောဘုရားတို့ကို ကျောင်းဇေပ်၊ ပလ္လာင်၊ ဆွမ်း၊ သက်န်း၊ ဆေးနှုံသာ၊ ထီး၊ တံခွန်၊ ဆီမီး၊ သျောင်ရေ၊ ကြားပိတ္တန်၊ ပန်းဆိုင်းတိုင် အစရိုသော အထူးထူးသော အလျှေကောင်းမူ၌ ပြဇူနှီးဆော်လေရကား လောကဓာတ်တို့၌ရှိသော အသရေဟူသမျှကို မဏ္ဍာပ်၌ စုပုပုစ်ထားဘိုသကဲ့သို့ ရှိပေလတ္တံ။ ရတနာမဏ္ဍာပ်၏အတွင်း၌ကား စမွယ်၊ စကား၊ ချုယား၊ မြတ်လေး၊ စသော ပန်းနှုံသာ ပျီးတို့သည် အနဲ့တကြောင်ကြောင်လို့လတ္တံ။ မေတ္တာယျဘုရားကို ဒါယကာတို့သည် ဆွမ်းပိတ်၌ သွားအုံသောအခါ ရတနာမဏ္ဍာပ်သည် စိတ်ရှိရာ အရပ်သို့ ကောင်းကင်ဖြင့်သွားလတ္တံ။ လျှော့အုံသော ဒါယကာတို့ အိမ်တံခါး၌ တည်လတ္တံ။

ထိုမဏ္ဍာပ်ခေါင်းလောင်းတို့၏အသံဖြင့် ကြားနှုံ၍ ဘုရားကြောက်တော်မူပြီဟု လူ၊ နတ်၊ နဂါးတို့သည် ဆွမ်းလုပ်ကျွေးလုတ္တံ။ ဆွမ်းအကျိုးကို အနုမောဒနာတရားဟောသောအသံကား စကြေဝြာတစ်တို့ကိုလုံး ကြားလတ္တံ။ လူတို့သည်လည်း မိမိအိမ်၌နေရှိ ဟော

သက္ကူသို့ ကြားရှုလည်းကောင်း၊ ဘုရား၏တင့်တယ်ခြင်းကို ပြင်ရှုလည်း  
ကောင်း၊ ဘုရားကိုသာကိုးကွယ်ရာဖြစ်သော ပွဲသီလစသော သီတင်း  
သီလ ကမ္မာန်းကိုဆောက်တည်၍ အရဟတ္ထဖိလ်သို့ ရောက်လတ္ထံ။

ချစ်သားသာရှိပုံတွေရာ၊ ထိုရောအခါ တိုတ္ထိတဲ့တွေန်း ရဟန်း  
တို့သည်လည်း မရှိလတ္ထံ။ လူတို့သည် ဆယ်ပါးသော ပုသကြိယာ  
ဝတ္ထာတို့ဖြင့်လည်းကောင်း၊ ပိပသနာသို့ရောက်ရှုလည်းကောင်း၊ နတ်  
ပြည်၊ ပြဟန့်ပြည်သို့ချည်း ရောက်လတ္ထံ။ ထိုအခါ ဖြစ်သောလူတို့သည်  
စည်းစိမ်ချမ်းသာအခြုံအရုံနှင့် ပြည့်စုံကုန်၏။ ကြောင့်ကြစိုးရိမ်ခြင်းမရှိ  
ရမ်းသာစွာအသက်မွေး၍ နေကုန်၏။ နတ်ပြည်ကဲ့သို့ရှိလတ္ထံ။

**နိုဗ္ဗာန်စာတ်ဖြင့်** အရိမေတ္တာယျာဘုရားကား သက်တော် ရှစ်  
ပရီနိုဗ္ဗာန်စံဝင်စန်း သောင်းစွဲလေ့သော တရားဟူသော ဆီမီးကို  
သာ ထွန်းခဲ့၍ တရားဟူသောမဂ္ဂိုလ်လျှကို လူ၊ ရဟန်းတို့အား ကူးစိမ့်  
သောငှာ ထားခဲ့၍ သာသနာတော်ကား အနှစ်သုံး သိန်းရှစ်သောင်း  
ထားလတ္ထံ။ ချစ်သား သာရှိပုံတွေရာ၊ မေတ္တာယျာဘုရားအား တပည့်  
ဘဝပါင်းနှင့် ကျွတ်ထိုက်သော လူ၊ နတ်တို့၌ ကိုလေသာဟူသော  
ဘဝမှာင်ကိုဖျောက်၍ သဗ္ဗာညာတွောက်ဟူသော အလင်းကိုထွန်းခဲ့၍  
ပိပါတ်ကမ္မာဇရပ်၊ အကြွင်းမရှိ။ နိုဗ္ဗာန်စာတ်ဖြင့် ပရီနိုဗ္ဗာန်ဝင်လေအံး  
သတည်း။ အရိမေတ္တာယျာဟူသော ပေါ်ဟာရကိုသာ လူတို့ဆိုလတ္ထံ။  
ဘုရားဖြစ်လေပြီးသောအခါ၌ ဗုဒ္ဓရာဇာဟု နာမံတော်ခေါ်လတ္ထံ။

**ဓမ္မဝမ္မတ္ထာယျာဘုရားကို ဖူးတွေ့လို့သော**  
လူတို့ လိုက်နာကျင့်သုံးရန်ကိုပြခြင်း

အရိမေတ္တာယျာ  
ဘုရားကို ဖူးပြင်လို့  
သောသူတို့သည် သာသနာတော်၌ ကောင်းစွာရဟန်းပြ၍ ငါ၏ အဆုံး

( ၂၆ )

## အနာဂတ်တင်ကျမ်း

အမတော်ကို ခံပေသောသူ၊ သားကိုကောင်းစွာ ရဟန်းပြုပေးသောသူ၊  
သား၊ မြေးတို့ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊ ရဟန်း  
ပြုသောသူ၊ မိခဲ့၊ ဘခ်တို့ကို ရှိသေစွာ လုပ်ကျွေးသောသူ၊ ပွဲသီလ  
ဆောက်တည်သောသူ၊ သရဏာရုံမပြတ်ဆောက်တည်သောသူ၊ ကမ္မ  
ဌာန်းသာဝနာကို မပြတ်ဆောက်တည်သောသူ၊ ပါ၏သာသနာတည်စိမ့်  
သောငှာ စည်းချုံ၊ ပုထိုး၊ စေတီ၊ ဥမ်း၊ လိုဏ်ခေါင်း၊ ဧရိယာပြုပြင်သောသူ၊  
ဗောဓိသောင်တော်ကို စိုက်ပျိုးသောသူ၊ စတုဒိသာကျောင်း၊ ဇော်  
ဆောက်သောသူ၊ ရေ တွင်း၊ ရေကန်၊ ရေအံ့၊ တံတားပြုသောသူ၊  
ပိဏ္ဏပါတ်ဆွမ်း လောင်းသောသူ၊ ထိုး၊ တံခွန်၊ ဆီမိုး၊ ကြာပန်းလှူ၊  
သောသူ၊ ရဟန်းတို့အား ပစ္စည်းလေးပါးလှူ။ သောသူ၊ သောင်ရေသွန်း  
လောင်းသောသူ၊ ထိုသို့ပူဇော်လှူ။ ဒါန်းသောသူတို့သည် အရိမေတ္တာယျ  
ဘုရားကို ဖူးရလတ္တံ့။

အရိမေတ္တာယျဘုရားသာသနာ အရိမေတ္တာယျမြတ်စွာဘုရား  
ကုန်ချိ သုညကဗ္ဗာကိုပြခြင်း ၅။ သာသနာတော် သုံးသိန်း  
ခြောက်သောင်း ကုန်ကျလေ၍ ဤဘဒ္ဒကဗ္ဗာသည် အချိန်တန် လျှင်  
ပျက်လတ္တံ့။ ထိုနောက် ဘုရားမပွင့်၊ ကဗ္ဗာတစ်သိန်းပတ်လုံး သုည်  
ကပ်သုည်းလတ္တံ့။

မဏ္ဍာကဗ္ဗာ၌ ဖျာခိုတ်ကြားခန်း ချုစ်သား သာရိပုတ္တရာ၊ ထို့  
နောက် မဏ္ဍာကဗ္ဗာဖြစ်လတ္တံ့၊ ထိုမဏ္ဍာကဗ္ဗာ၌ ဥတ္တရာမမင်းသည် ရာမ  
သမ္မာ့ဘုရားဖြစ်လတ္တံ့။ ပသေနဒီကောသလမင်းသည် ဓမ္မရာဇာဘုရား  
ဖြစ်လတ္တံ့။ ထိုမဏ္ဍာကဗ္ဗာ၌ ဘုရားနှစ်ဆူပွင့်လတ္တံ့။ ပဒေသာပင်လည်း  
များစွာပေါက်လတ္တံ့။

သာရကမ္မာ၌ ဖျောဒိတ်ကြားခန်း ချုစ်သား သာရိပုတ္တရာ့၊ ထိုနောင်  
သာရကမ္မာဖြစ်ပေါ်လာ၍ ထိုကမ္မာတွင် အဘိဘူးဘူး တစ်ဆူသာ  
ပွင့်လတ္တံ့။ ထိုနောက် ကမ္မာတွင်သိန်းသုဉ်းလတ္တံ့။ ထိုနောက်မှ  
ကြွင်းသောကမ္မာများ၌ ဒီယသောနိ အသုရိန်နှင့် သား၊ စန္ဒနိပုလ္လား၊  
သုဘလုလင်၊ ‘တောဒေယျပုလ္လား’ နားလာရိသင်မင်း၊ ပလလေယ  
စင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လတ္တံ့။

ရှင်သာရိပုတ္တရာ လျှောက်ထားခန်း  
မြတ်စွာဘုရားကို ရှင်သာရိပုတ္တရာသည် ဤသိနားတော်လျှောက်ပြန်၏  
ဘရှင်ဘုရား၊ အရိမေတ္တယျမြတ်စွာဘုရားလက်ထက်၌ နွေ့ညာ့ပြတ်  
အရောင်အဝါသည် အုံဘုတ်ကောင်းမှုကိုပြခဲ့ဖူးသောကြောင့် ထွန်းသည်  
ဟူ၍ အကျိန်ပတိအား သနားခြင်းကိုစွဲ၍ ဟောတော်မူပါဟု တောင်းပန်  
ပြန်သော သွေ့ညာမြတ်စွာဘုရားလည်း ဤသိမ့်မိန့်တော်မူပြန်၏။

ချစ်သား သာရိပုတ္တရာ၊ ရှေးလွန်လေပြီးသောအတိတ်က  
ဗုဒ္ဓပတ္တနဂိုရ်ပြည့်၌ အရိမေတ္တယျမြတ်စွာဘုရားလက်ထက် ထိုသူ  
သည် သခံစကြေဝတေးမင်းဖြစ်သောအခါ မြို့အလျားကား သုံးဆယ့်  
ဝြောက်ယူဇ္ဈား၊ တံခါးလေးတံခါးတွင် ပဒေသာပင်လေးပင် ပေါက်လတ်  
၍ ဘုရားရှိနှစ်ဆင့်ရှိသော အစောက် နှစ်ဆယ့်ငါးယူဇ္ဈား ရှိသောနှစ်ဘုံး၌  
စံစားရှုံးနေ၏။ မြတ်စွာဘုရားဖြစ်ရှုံးနေ၏။ မြတ်စွာဘုရားဖြစ်သော  
ကဖြစ်ကို သိလို၍ စကြေဝတေးမင်းကြီးသည် ကြိုသို့ဆုတောင်း၏။

လိုက် ဘုရား၊ တရား၊ သံယာသည် မည်သိန္ဒအရပ်မှာ  
မျှတ်ဟု လျှောက်ကြားပေးမှုကား ထိသူကို စက်ဝတေးအရာပေးမည်။  
ဤသိဉာဏ်တောင်း၏၊ ပထွေနာဖြူ၏ ရတနာပုန်းတောင်းနှင့် မိဋ္ဌနှင့်၏။

သခံစကြေဝတေးမင်းနှင့် ထိုကာလတွင် ပြစ်စွာဘုရားတာပည့်တော်  
သာမဏောဇ္ဈားခန်း ဖြစ်သော သာမဏောတစ်ပါးသည် မြို့သို့  
ရောက်လာ၏။ ထိုအခါ သခံစကြေဝတေးမင်းသည် ခြင်္ခံသော  
လေသာပြုတင်းပေါက်မှ သာမဏောကိုမြင်၍ မေးလေ၏။

အို-အသင်မင်းသား၊ သင်ကား ဘီးလူးလော၊ နတ်လော၊  
သင်ကား အသူနည်းဟုမေး၏။

မင်းကြီး-ငါသည်သာမဏောပူဗျာ၍ တွင်သတည်း။

လုလင်-အဘယ့်ကြောင့် သင်သူည် သာမဏောတွင်သနည်း  
ဟု မေးမြန်း၏။

မင်းကြီး-ငါသည် သူရဏာဂုံသုံးပါးနှင့်တက္ကာ ဒသသီလဆယ်  
ပါးကို စောင့်သောကြောင့် မကောင်းမှုမှ ကင်းသည်ဖြစ်၍ သာမဏော  
ဟု၍ ခေါ်သတည်းဟုဆိုင်သော်... .

သာမဏောစကားကိုကြိုးလျက် မင်းကြီးလည်း ငါသာမဏော  
၏ခြေကို ဦးတိုးကိုမည်ဟု၍ နှစ်းတံ့ခါးကို ကျော်လေသော် ပီတီသောမနာ  
သုံးဖြစ်သောကြောင့် အောက်သို့ရောက်မှန်းမသိ ရောက်လျ၍ ထိုအခါ  
လူည်းဘီမျှလောက်ရှိသော ကြာပဒ္ဓာ နှင့်ပွင့်သည် မင်းကြီးခြေတော်ကို  
ခံလေ၏။ ထိုကြာပွင့်ကိုနင်း၍ သာမဏောခြေကို ဦးတင်လျက်... .

သူမဏောသာ မြတ်သလော၊ သာမဏောထက်မြတ်သော  
သူရှိသေးသလောဟု မင်းကြီးမေးပြန်၏။

မင်းကြီး၊ ငဲ့ထက် ငဲ့ဆရာမြတ်စွာဘုရားရှိသေး၏ဟုဆို၏။  
အဘယ်အရပ်မှာ မြတ်စွာဘုရားရှိသနည်းဟု မေးပြန်၏။

မင်းကြီး၏ပြည်နှင့် တစ်ဆယ့်ခြောက်ယူဇာရှိသော ပုံဗ္ဗာ  
ရုံကျောင်းတော်၌ နေတော်မူ၏။

အိ-သာမဏေား မြတ်စွာဘုရားရှိရာအရပ်သို့ ငါသွားတော့  
ပည့်ဟန်သို့၏။

ယင်းသို့တံ့ပြီးကား သာမဏောအား လုက်ကိုင်၍ စကြေဝတေး  
ပင်၊ စည်းစိမ်ကို စံတော်မူဟု ရေစက်ချု၍ သာမဏောအား နှစ်းအရာကို  
အပ်နင်းခဲ့၍ စကြေဝတေးမင်းလည်း တစ်ကိုယ်တော်ချင်း မြတ်စွာ  
ဘုရားရှိရာအရပ်သို့ သွားလေ၏။

တစ်နေ့သွားလျှင် ခြေဖတ်းပေါက်၏။ နှစ်ရက်သွားလျှင်  
ခြေဖတ်းပြုသွားထွက်၏။ ခြေဖတ်းဖြင့်သွားခြင်းနှာ မတတ်နိုင်၊ ဖတ်း  
ဖြင့်သွားခြင်းနှာ မတတ်နိုင်လျှင် ပုံဆောင်ဒုးနှစ်ဘက်၊ လက်နှစ်ဘက်  
ဓယာက်၍ သွားလေ၏။ လေးရက်မြောက်သွားလေသော် အဘယ်  
သို့ မြတ်စွာဘုရားထံသို့ ရောက်နိုင်ပါမည်နည်းဟု၍ ကြောင့်ကြ စိုးရို့မြေ၏။  
ငါးရက်နှင့်သွားတွေ့ဗုံးမည်ဟု ကြံပြန်၏။

ထိုအနိုင်တွင် ဒီပွဲစက္ခာညာ၏တော်ဖြင့် စကြေထွားတစ်သောင်း  
လုံးကို မြတ်စွာဘုရားကြည့်တော်မူလတ်သော် သံ့စကြေဝတေးမင်း  
စာကြောင်းကို မြင်လေ၏။ စကြေဝတေးမင်းသည် ငါ့ကို မူးမြော်ရန်  
လာသည်မှာ ပင်ပန်းဆင်းရဲလေစွာတကား၊ ငါမသွားသော် ငါ့ထံသို့  
မရရာက်ပါ သေတွေ့ဗုံးဟု၍ မြတ်စွာဘုရားသည် သက်အိုကြီး  
ပယာင်ဆောင်တော်မူ၍ လှည်းစီးလျက် ထိုမင်းထံသို့သွားလေ၏။

ထိုမင်းကြီးလည်း အိ-လှည်းသခင်၊ အသက်ကြီးလုပ်း  
လွှာစတ်မူပါဟု ဆို၏။

အသင်ငါမလွှာဆိုသတည်း။ မင်းကြီး အဘယ်သို့သွားမည်  
နည်းဟုမေး၏။

ငါမူကား မြတ်စွာဘုရားထံသို့ သွားမည်ဟုဆိုပေ၏။

အို-မင်းကြီး၊ မြတ်စွာဘုရားသည် ငါဆရာပင်၊ ငါဖို့တော့  
မည်၊ လှည်းပေါ်သို့တက်လေ့ဟူ၍ ဆို၏။

မင်းကြီးလည်း ကောင်းပြီဟု လှည်းပေါ်တက်၍ လိုက်လေ၏။  
ထိုအခါ, သုမ္ပါနတ်သမီးသည် စကြေဝတေးမင်း ပင်ပန်း  
သည်ကိုမြင်၍ ထဲမင်းထုပ်ကိုယူ၍ လူမိန်းမအယောင်ဆောင်လျက်  
မြတ်စွာဘုရားအထံတော်သို့ ရောက်လေ၏။ အို-လှည်းရှင်သခ်ကြီး၊  
ထဲမင်းထုပ်ကိုယူပါလေဟုဆို၏။

အို-ရှင်မဲ၊ ငါကား အလိုမရှိ၊ လှည်းတွင် မကျန်းမာသူကို  
သာ ပေးပါလေ့ဟုဆို၏။

ထိုခဏ္ဍာ သိကြားမင်းသည် ရေဘူးနှင့်လာပြန်၏။ အို  
လှည်းရှင်သက်ကြီး၊ ဤရေဘူးကိုလိုလျှင် ယူပါလေ့ဟုဆို၏။

အို-လှလင်၊ ငါကား အလိုမရှိ၊ လှည်းတွင် လူမကျန်းမာ  
အား ပေးပါလေ့ဟုဆို၍ ပေးခဲ့ပြန်၏။

စကြေဝတေးမင်းလည်း နတ်သမီး၊ သိကြားမင်းပေးသော  
နတ်ထမင်း၊ နတ်ရေကို စားသောက်ရလျှင် ထိုနေရာမှလွှတ် ပြောက်၍  
ချမ်းသာပေါ်၏။ မြတ်စွာဘုရားလည်း ကျောင်းတော်နှင့် မနီးမဝေးသို့  
ရောက်လျှင် သင်မူကား နေရစ်လေ့။ ငါမူကား အာရပ်တစ်ပါးသို့သွား  
တော့ မည်ဆိုလျက် သွားလေ၏။ ကျောင်းတော်တွင် ဘုရားအဖြစ်ဖြင့်  
နေတော်မူလင့်၏။

မင်းကြီးလည်း ကျောင်းတော်သို့ဝင်လေသော် ထိုခဏ္ဍာ  
မြတ်စွာဘုရားကိုမြင်လေလျှင် သောယ်သောလျှင် သိကြားပေးသော  
ရေကို သောက်သောကြာင့် ရှင်ပြန်လေ၏။ မြတ်စွာဘုရား တရား  
ဟောသော်လည်း ...

အရှင်ဘုရား ဤမျမဟောပါနှင့်၊ တစ်ခွန်းတည်းသာဟော  
ပေါ်ပေါ် စတောင်းပန်လေ၏။

မြတ်စွာဘုရားလည်း ကုသိုလ်ပါရမီကို ဟောတော်မူ၏။

စဉ်ဝတေးမင်းလည်း အရှင်ဘုရား ဤများသာဟောတော်  
မူပါဟု လျှောက်၏။ အဘယ့်ကြောင့်တားသနည်းဟူမူကား ဟော  
ပေါ်မူသော တရားတော်သည် မြတ်လည်းမြတ်လှသည်။ ငါ၏  
ရှိဝင်းတော်သာ မြတ်သည်ဟု၍ ဖြေ၏။

ချစ်သား သာရိပုတ္တရာ၊ ထိုရောအခါ စဉ်ဝတေးမင်းသည်  
ပက်သည်းနှင့် လည်ကိုလိုးဖြတ်၍ ရတနာပန်းတောင်းနှင့်တကွ  
ဦးပန်းကို လက်ဝါးတွင်တင်၍ လှူပြီးလျှင် ဤသို့ဆုတောင်း၏။ ဘုန်း  
ပတ်ကြီးလှသော အရှင်ဘုရား၊ နောင်သောအခါ မြတ်စွာဘုရားကိုသို့  
အကျို့ပို့သည် ဓမ္မစကာတရားကို ဟောရလို၏။ အကျို့ပို့၏ ကိုယ်  
ဘေးရှင်သည်လည်း နေ့ညွှေမပြတ်၊ ထွန်းစေသတည်းဟု ဆုတောင်း  
ပျက် မြတ်စွာဘုရားကို ပူဇော်လေ၏။ ပူဇော်ပြီးမှ စုတေလေ၏။  
မျစ်သား သာရိပုတ္တရာ၊ ဤသို့ဆုတောင်း၍ လှူဖူးသောကြောင့် မေတ္တာ  
မျှမြတ်စွာဘုရားသည် နေ့ညွှေမသိ အရောင်အဝါတွန်းအုံ၏ ဟူ၍  
ရှိတူမြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာအား ဟောတော်မူ၏။

ချစ်သား သာရိပုတ္တရာ၊ နောင်သော် ရာမမင်းကား ရာမသမ္မဒ္ဒ  
ဘုရားဖြစ်လတ္တဲ့။ ပသေနဒီကောသလမင်းကား ဓမ္မရာဇာ ဘုရားဖြစ်  
လတ္တဲ့။ ဟာရန်တ်သားကား ဓမ္မသာမိဘုရားဖြစ်လတ္တဲ့။ အဘိန္ဒရာမ  
ပင်ကား နာရဒဘုရားဖြစ်လတ္တဲ့။ ထိုနောင်မှကြွင်းသော ကူးမူးများ၌  
ပည်း ဒေါနပုဂ္ဂား အစရိုသောသူတို့သည် ဖြစ်လတ္တဲ့ဟု ငါတူမြတ်စွာ  
ဘုရားရှင်သည် ရှင်သာရိပုတ္တရာအား ဟောတော်မူ၏။ မဟာဝင်ကျမ်း

အန္တကထားလာ၏။

ကသုပဟု၊ ဗုဒ္ဓမြတ်စွာ၊ သုံးရွှေသခင်၊ မြတ်ချစ်ရှင်၏  
ဗုဒ္ဓဝင်မွဲခံ၊ နာမံမည့်မှတ်၊ သိဒ္ဓတ်မင်းသား၊ မြောက် သားတီးယောက်  
ကြီးမြောက်သော်၊ ထိုယ်သုမိတ္ထာ၊ ကွွန်နှင့်၊ မင်္ဂလာဟု၊ ဘွဲ့မူသာယာ  
မရွှေ့ကာမိဖုရား၊ စဉ်လိုက်ထားမှာ၊ သားကားတီးယောက်၊ ကြီးမြောက်  
နန်းလျှာ၊ ရာဟုလာဟု၊ ရည်မှတ်ပြုမှ ထိုမှတ်ဖန်၊ သုမိတ္ထားလျှင်  
မွဲးမြင်သည်ကား၊ အများခေါ်ကြ၊ သားပုံတ္ထလျှင်၊ အမည်တွင်ရာ၊ ကွွန်  
မိဖုရား၊ မွဲးသည့်သားကား၊ အများတွင်ခေါ်၊ သားသော်ခြံပယောဂါ  
တွင်ပေစွာဟု မင်္ဂလာဟု၊ သားတော်မူလည်း၊ ထိုသူမည်ရာ၊ သယ်ဝရာ  
ထိုမှတ်ပါး၊ မိဖုရား မရွှေ့ကာ၊ သားတော်မူလည်း၊ မည်သာတွင်ဘို  
ဇာတိဝရာ၊ ပြေား စုကလည်း၊ ပွွာပုံတ္ထ၊ ဘွဲ့တော်ရ၏။ အရိယား  
ဖြစ်ကြောင်းများ ကို၊ နောက်သားသိမြင်၊ ဗုဒ္ဓဝင်မှ၊ အကျဉ်းပြု၏။  
ထိုမှတ်ဖန်၊ အမှန်သိရာ၊ ဒီယနီကာယ်၊ အကျယ်ကျမ်းပြ၊ သိရပါ၏။  
လောကသခင်၊ လူတွင်လူမြတ်၊ သိဒ္ဓတ်မင်းသား၊ ဘုရားအန္တယ်၊ ကျဉ်း  
ကျယ်ထုတ်ပြ၊ လေးဝသောသူ၊ လေးပျိုးလူကို သိယူသောအား၊  
မှတ်သားစိမ့်နှာ၊ ပျို့ကဗျာနှင့်၊ သိသာစိမ့်ကြောင်း၊ ဥာဏ်ဖြင့် လောင်း၍  
ထုံးပောင်းသက်သော် ကျမ်းကိုဖွေမှာ၊ တွေ့ပါကလည်း၊ ခဏမကြား  
ကဗျာစိကုံး၊ အကျဉ်းရုံး၍၊ နောက်ထုံးစဉ်းလာ၊ မျိုးလေးဖြာတို့၊  
သိသာခြားနား၊ မှတ်သားစရာ၊ ကျမ်းလာအံလို့၊ လက်ာဆိုသည်။  
မှတ်လိုသူတို့ သိကြောင်းတည်း။

အနာဂတ်ဝင်ကျမ်းပြီး၏။

ဗြိတ်နာဂတ်ကျမ်းလာ ရှင့်မှုသတ်ကျိုး  
တုရားစလော်းတို့ကို စုပေါင်း၍ မှတ်သားစရာ  
ကာဖျာလက္ခာအကျဉ်းချုပ်

၁။ များစုပန်၊ ရှင့်မှုသန်၊ ကေန်မှတ်ကွဲ့၊ တစ်ကျိုးပဲ။

၂။ ဝရားညီအစ၊ ဖေတ္တယျာ၊ မှတ်ကြလေကွဲ့၊ အလောင်းတဲ့။

၃။ ရာမမင်းကောင်း၊ ဆုပန်တောင်း၊ တစ်ကြောင်းမှတ်ကွဲ့၊  
အဓလောင်းတဲ့။

၄။ ကောသလမင်း၊ ကျော်ရှိန်ပြင်း၊ မယွင်းဘူးကွဲ့၊ အလောင်းတဲ့။

၅။ အဘိဘူးနတ်၊ ခေါ်တွင်မှတ်၊ သိတတ်စေကွဲ့၊ အလောင်းတဲ့။

၆။ ဒီယသောန်၊ မည်ရှိကျော်ရှိန်၊ တန်ခိုးထိန်၊ သူရိန်နတ်ကွဲ့၊  
အလောင်းတဲ့။

၇။ စဏ္ဍာန်ခေါ်၊ ပုဏ္ဏားကျော်၊ သိမြော်မှတ်ကွဲ့၊ အလောင်းတဲ့။

၈။ သုတမည်တွင်၊ မောင်လှလင်၊ ရှုမြင်မှတ်ကွဲ့၊ အလောင်းတဲ့။

၉။ ဝတောဒေယျမည်း၊ ပုဏ္ဏားသည်း၊ တည်ကြည်မှတ်ကွဲ့၊ အလောင်း  
တဲ့။

၁၀။ နားလာရိုး၊ ဆင်ဟတ္ထိုး၊ သိတတ်စေကွဲ့၊ အလောင်းတဲ့။

၁၁။ ပလဇလ်ဆင်း၊ အမည်တွင်း၊ ထံငြိမ်မှတ်ကွဲ့၊ ပွင့်မည်တဲ့။

ထိုတစ်ကျိုးပဲတွင် ဖေတ္တရှင်း၊ ကြာခံင်ဘူးကွဲ့၊ ပွင့်မည်တဲ့  
အနှစ်ရှစ်သုံး၊ ထွက်သက်ပေါင်း၊ ကောင်းကောင်းမှတ် ကွဲ့၊  
သက်တော်တဲ့။

အနာဂတ်ဝင်၊ ဤကျမ်းတွင် ဆင်ခြင်ရှုကွဲ့ တွေ့မည်တဲ့။

## ဒီပဲရှင်းဆရာတော်ဘုရား၏

## သံဝါဒ

မသီလျှင်မေး၊ သံသယကို စင်အောင်ဆေး၍၊ သီလကို  
အလေးပြု၊ သုတေကျမ်းကန်၊ အသီဉာဏ်၊ ဘယ်လိုပင်သန်သန်၊ ဘယ်လို  
ပင်တုပ်တုပ်၊ ဟှယ်လိုပင်နှပ်နှပ်၊ လိုရှင်းအချုပ်မှာ၊ အယုတ်ဆုံးအား၊  
သီလဖြူစင်၊ စိတ်ကောင်းဝင်၍၊ မင်္ဂလားသို့သွင်း၊ အသေရှင်း၊ အပါယ်  
လည်း ကင်းကြုံမှာ၊ ယခုခေါ်မှာ အကောင်း ဆိုရမည်။

၁။ ဟိုတစ်နှဦးတွင်သေ၍၊ လူပြုသုံးခေါ်တွေရောက်၊ စိတ်နေ  
မမောက်စေနှင့်၊ စိတ်နေမောက်၊ အရင်းပျောက်လိမ့်မည်။  
၂။ ခေါ်နားသည်၊ ညှိသည်ခရီးသွား၊ အီမိသားအထင် မလွှဲ  
စေနှင့်၊ အထင်လွှဲ လဲလိမ့်မည်။

၃။ ငါဟူ၍ ငါဟာဟူ၍ အစွဲအလေး၊ အတွယ်အခင် အမျှင်မရှုပ်  
စေနှင့်၊ အမျှင်ရှုပ်မြှုပ်လိမ့်မည်။

၄။ အမျှင်အရှုပ်ကိုဖြုတ်၊ ရဟန်းတို့အလုပ်။

၅။ ဖြုတ်ရမည်မှာ၊ ညီနံပုပ်သည်၊ နာမ်နှင့်ရုပ်ကို၊ ဟုတ်တုတ်တုတ်၊  
ဟန်တန်တန် အကောင်းမထင်၊ လက္ခဏာရေးထင် ၍ ဆင်ခြင်း။

၆။ မပြုတ်လျှင်အပျိုး၊ နောင်အကျိုး၊ မျိုးရမည်အမှန်။

၇။ ပါရမိမျိုး၊ အပင်ပျိုး၊ ပိုးမထိုးစေနှင့်။

အဓိပ္ပာယ်အချုပ်ကား မသီသောအရာကို မေးမြန်းရမည်။  
အကျို့သီလကို အလေးပြုရမည်။ ကျမ်းကန်တတ်သည်ဖြစ်စေ

၂၁။ နှေ့သုတေသနပြုစေ၊ အာယုရ်ဆုံးသောအားဖြင့် သီလကိုဖြူဝင် အောင်  
ပုဂ္ဂိုလ်တဲ့ စိတ်ကောင်းနှလုံးကောင်းဝင်ပြီး မဂ်မျိုးစွဲသို့ရောက်  
အောင် ဗာပါယ်တိခါးပိတ်အောင် ကျင့်ကြုအားထုတ်ပု ယခု ဗုဒ္ဓဘာသာ  
မဟုတ်ဘဲကြိုးမှာ လူကောင်း၊ ရဟန်းနောင်းဟု ဆိုရမည်။

ဟိုဘဝ ဟိုတစ်နှစ်ကေသူ၏ လူပြည်သို့ (ခေတ္တရောက်  
၍) မျှစည်သည် အာဂန္တုတွေသာဖြစ်ကြသည်။ စိတ်နေစိတ်ထား  
မသောက်ကြေားနှင့်။ မောက်ကြေားလျှင် ကုသိုလ်အာရင်းကလေး ပျောက်  
မှု၊ အို့ပည်)

သီသရာဓရီးသွေ့နှုံးရာမှ လူပြည်မှာ ခေတ္တဝင်၏ နားတဲ့  
စက္ကိုသည်များသာဖြစ်ကြသည်။ အမြိုနေသည့်အိမ်သည်တွေ မထင်  
၍၊ မှုံ့နှင့်။ ထို့သည်တွေဟု အထင်လွှဲနေလျှင် သီသရာဓရီးရဲထဲမှာ  
မများက်ရက်လဲကြလိမ့်ပည်။

ငါ့ကိုယ်၊ ငါ့အား၊ ငါ့ဥစ္စာ၊ ငါ့မယား၊ ငါ့သုသာ၊ ငါ့သမီး၊  
ငါ့ပြည်း၊ ငါ့ရွှေငွေဟူ၏ အစွဲအလမ်း သက္ကယ္ဇာဒီး အမျှင်ပြုပိစေ  
နေ။ အမျှင်ရှုပ်ပြီး အစွဲအလမ်းအားကြိုးလျှင် သီသရာဓရီးလုပ်မှု၊  
မဖော်ဘဲ နှစ်ပြုပိလိမ့်ပည်။

ထိုသက္ကယ္ဇာဒီး အစွဲအလမ်းအမျှင်ကိုဖြူတ်ရန် အလုပ်သည်  
၍၊ မှုလျှင် ရဟန်းတို့၏အလုပ်ဖြစ်ပေါ်သည်။

ထိုအမျှင်ကို ဘယ်လိုဖြူတ်ရမလဲဆိုလျှင် နာမ်နှင့်ရပ်ကို  
ရုံးတော်တုတ် ဟန်တန်တန်မထင်ဘဲ၊ အနိမ္ဒာ ဒုက္ခ၊ အနတ္တ ဟု  
၍၊ မှုံ့နှုံးရေးသုံးပါးသို့တောင်၏ ထင်မြင်အောင် ဆင်ခြင်ပွားရ မည်။

ကိုသို့များများလျှင် ယခုသာဓရာပင် သက္ကယ္ဇာဒီး အမျှင်ပြုတ်၏

( ၃၆ )

## အနာဂတ္တစ်ကျမ်း

နိဗ္ဗာန်သို့ ထုတ်ချောက်မရောက်သေးကာမှ နိဗ္ဗာန်ရောက် ကြောင်း  
ကောင်းမှပါရမိပျိုးစွဲ အကျိုးတွေ့မည် အမှန်တည်း။ ထိပါရမိပျိုးစွဲ  
စိုက်ပျိုးရာမှာ ပိုးထိုးကာ ပျက်စီး၍ မကုန်စေနှင့်။ အောင်အောင်မြင်မြင်၊  
သန်သန်ဟာမာကြီးဖြစ်အောင် စိုက်ပျိုးရမည် ဟု ဆိုလိုပေသတည်း။  
၁။ ရေးကအကြောင်း ကံကောင်းထောက်မ၍ ခုံဘဝရရှိသည့်  
ညစ္စတွင် စားသမျှမစင်၊ ထားသမျှမသောင်၊ လျှောသမျှအပင်၊  
အခါကောင်းတွင် လူဖြစ်စိုက်၊ စိုက်လည်းစိုက်၊ ထားလည်းထား၊  
စားလည်းစား၊ အရှိုးအရင်းကို ဖယ်၍စား၊ ကျောက်ခဲကို မဝါးမိ  
စေနှင့်။

- ၂။ လျှောသမျှကိုယ်ပိုင်၊ ကိုယ့်ဟာ၊ ထားသမျှ အများဆိုင် အများဟာ။  
၃။ သူသူလိုပါ၊ သတ္တဝါ၊ ခေတ္တနားသည့်ခရီးသွားပမား။  
၄။ ဓမ္မတာတရား အနိစ္စနိုင်ငံသူး၊ နားရာမှ ထသွားသောအခါ  
ကိုယ်ပိုင် ကိုယ့်ဟာ ကိုယ့်ညစ္စမှ ကိုယ့်နောက်သို့ပါသည်။  
၅။ သားမယား အများဆိုင်သည့် ကျုန်ညစ္စမှာ ကိုယ့်နောက်သို့မပါ  
အရာရာတွင် အမျှင်ဖြုတ်၊ သွေးမရှုပ်စေနှင့်၊ အမျှင်ရှုပ် မြှုပ်  
တတ်သည်။  
၆။ အတွယ်အခင်၊ အမျှင်အရှုပ်ကိုလည်း ဥာဏ်အဖြော်အမြင် သန်မှ  
ဖြုတ်နိုင်သည်။  
၇။ ဥာဏ်ပျက်စီမွဲ၊ အမြင်နဲ့ကား၊ အထင်လွှဲ၍ ထဲတတ်သည်။  
သတိထားရမည်။  
၈။ မသိလျှင်တွယ်၊ သိလျှင်ဖြယ်၊ တွယ်သမျှသား၊ ပြယ်မှပင်  
အေးမည်။

၉။ မသီသမျှ တပတ်ပတ်၊ သီမှပင် အပြီးသတ်မည်။

၁၀။ မသီက အစ၊ သီက အဆုံး၊ ကိစ္စတုံးမည်။

၁၁။ ကမ္မာအစ်၊ တေဇောက်၊ ဆင်းရဲအစ၊ မသီမောဟာက်။

၁၂။ အသီဉာဏ်မနဲ့၊ ဉာဏ်မျက်စိ မမွဲရအောင်၊ ပရမတ္တစုံကျမ်းကို  
စွဲမြှုပ်မည်။

၁၃။ ယင်းပရမတ္တ၊ စက္ခာကျမ်းကို စွဲမြှုက နက်နဲ့သောသဘာဝကို  
သီမြင်နိုင်၊ ဘဝဘာဝက မရဘူး ထူးမြတ်လွန်က အလွန်ရခဲ့  
သော ပရမတ်ဉာဏ်မျက်စိအလင်းကို လက်ငင်းရနိုင်သည်။

အမိပ္ပါယ် အချုပ်ကား - ရှေးကုသိုလ်ကဲ ထောက်မသဖြင့်  
ရရှိ၍လာသော ယခုဘဝ ဓနညစ္စကလေးတွင် စားသုံး၍ ပံ့ပိုက်  
ရသမျှ ပစ္စ်၊ ကျင်ကြီးဖြစ်၍ သွားရတော့သည်။ သိမ်းဆည်းစု  
ပစာင်း၍ထားသမျှဟာလဲ မသေခင် ခေတ္တကလေးသာ အသုံးကျေ  
သည်။ လျှော့ဒီန်းသမျှကလေးသည်သာလျှင် အပင်စိုက်၍ထားသလို  
ပဝယာက်မယျက်ရှိတော့သည်။ သာသနာတ်နှင့် ကြိုကြိုက်တဲ့  
ကာဝါကောင်းကြီးမှာ လူဖြစ်ကြရတဲ့အခါမှာ ကုသိုလ်ပင်များကို ကြေးစား၍  
နိုက်ပြီးကြုံရမည်။ ထားတန်သမျှကိုလည်း ထား၊ စား တန်သမျှကိုလည်း  
စားရမည်။ မစင်ကြယ်သော ပုစ္စည်းများမပါရအောင် အရိုးအရင်း  
ကိုလည်း ဖယ်၍စားရမည်။ စားသောက်ရင်း အကုသိုလ်မဖြစ်ပွားရ  
ပောင် ကျောက်ခဲကိုလည်း မဝါးမိအောင် သတိဆောင်ရမည်။

လျှော့သမျှတန်းသမျှသာလျှင် ကိုယ်ပိုင်ကိုယ့်ညစ္စဖြစ်သည်။  
မလျှော့တန်းဘဲ သိမ်းဆည်း၍ထားသမျှညစ္စသည် မိမိတစ်ဦးတည်းသာ  
လိုင်သည်မဟုတ်၊ အများဆိုင်သော ဘုံပစ္စည်းဖြစ်သည်။ ထိုက်ရာလူက

ယူ၍ ထိက်ရာမှာ နားလိမ့်မည်။

သူသူငါတီ သတ္တဝါတို့သည် ခေတ္တနားသည် ခရီးသွား  
ညှိသည်တွေသာဖြစ်ကြသဖြင့် ထျော်သွားတဲ့အခါ ကိုယ်ပိုင်း  
သာလျှင် ကိုယ့်နောက်သို့ ပါလိမ့်မည်။

သေသွားတဲ့အခါ အလျှော့သာလျှင် ကိုယ့်နောက်သို့ပါလိမ့်မည်။  
သူ့သမီး၊ သားမယားနှင့်တာကွ အများဆိုင်သော ဘုံပစ္စည်းမှာ ကိုယ့်  
နောက်သို့ ပါလိမ့်မည်မဟုတ်။ မလျှော့အနီးဘဲ ကျေန်တဲ့ပစ္စည်းကို သား  
သမီးတွေ အမွှေခွဲ၍ ယူကြလိမ့်မည်။

အရာရာမှာ တွယ်တာခင်မင်တဲ့ သံယောဇ္ဈားအမျှင်ကို လည်း  
ကြီးစား၍ ဖြို့စြားရမည်။

ထိအမျှင်ကို ဥာဏ်အမြင်သန်မှ ဖြို့စြားနိုင်မည်။ ဥာဏ်  
မျက်စိမ့်က အလွှဲလွှဲအခြောက်ခြောက် ထင်မှားကုန်လိမ့်မည်။

မောဟမိပြီး မသိမပြုလျှင် တွယ်တာခင်မင်၍ နေလိမ့် မည်။  
မောဟစ်၍ သိမြှင့်ခြင်း၊ အလင်းဥာဏ်ကိုရလျှင် ခင်တွယ်ခြင်းပောက်  
ပြယ်လိမ့်မည်။ မသိမပြုသမျှ ဥာဏ်အလင်းကို မရသမျှ ကာလုပတ်လုံး  
တရုစ်ပတ်ပတ် သံသရာမပြတ်နိုင်ချော်။ သိမြှင့်ထင်လင်း၍ ဥာဏ်အလင်း  
ကိုရသောအခါမှ သံသရာနစ်းသတ်လိမ့်မည်။

ကမ္မာလောကကြီး၏ အုစတေဇာစာတ်ကဖြစ်သကဲ့သို့  
ဆင်းရဲ့ဒက္ခာ၏အဲစကလည်း မောဟတရားဖြစ်သည်။ ထိမောဟ  
တရားကင်း၍ ပရမတ်ဥာဏ်အလင်းကိုရအောင် ပရမတ္တသော  
တရားတွေကို ခွဲခြားပြုဆိုထားသော ပရမတ္တကွာကျော်းကို သတိပြု  
ရမည်။ ထိကျော်းကိုလကိုစွဲပြုပြီး ကြည့်ရလေ့လာပါလျှင် လွန်စွာ

ထူးမြတ်ခံသာ ပရုမတ်ဉာဏ်အလင်းတို့ လက်ငွေးရနိုင်သည်ဟု  
ဆိုလိုပေါသာည်း။

မြို့ပြရှင်းစာရောင်ဘုရား၏ ပြေဝါ။  
ပြီး၏။

ရွှေမြန်မာရေးတော်

အရှင်ဆောင်ရွက်ပုဂ္ဂနိုဒ်